

၂၀၂၄ - ၂၀၂၅ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၂ နှင့် ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (က) တို့အရ ပေးပို့ရမည့် ပုဂ္ဂိုလ်စု ဝင်ငွေကြေညာလွှာ

(အခွန်ကြေညာလွှာကို မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်နိုင်ရန် ညွှန်ကြားချက်ကို ဖတ်ရှုပေးပါ။)

၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက် မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဝင်ငွေနှစ်အတွက် တင်သွင်းရမည့် နှစ်ချုပ်ဝင်ငွေကြေညာလွှာ

အခွန်ထမ်း၏ ကိုယ်ရေးအချက်အလက်	က။ အခွန်ထမ်းအမျိုးအစား - သက်ဆိုင်ရာအကွက်တွင် အမှတ်ဖြစ်ပါ။ ☐ ကုမ္ပဏီ ☐ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း ☐ အခြေခံသမဝါယမအသင်း ☐ အခြားသမဝါယမအသင်းအဖွဲ့ ☐ ပုဂ္ဂိုလ်စု (အခြား)		
	ခ။ နေထိုင်မှု - သက်ဆိုင်ရာအကွက်တွင် အမှတ်ဖြစ်ပါ။ ☐ မြန်မာနိုင်ငံသား ☐ ပြည်ပနေနိုင်ငံသား ☐ ပြည်ပနေနိုင်ငံခြားသား ☐ ပြည်တွင်းနေနိုင်ငံခြားသား		
	ဂ။ နိုင်ငံအမည် (အခွန်နှစ်ထပ်မကျသင့်စေရေးစာချုပ်ဝင် နိုင်ငံဖြစ်ပါက) ▶ _____		
	ဃ။ သက်ဆိုင်ရာအကွက်တွင် အမှတ်ဖြစ်ပါ။ ☐ ပြည်တွင်းအခွန်များဦးစီးဌာနထံသို့ တင်သွင်းသည့် ကနဦးကြေညာလွှာ ☐ ပြည်တွင်းအခွန်များဦးစီးဌာနထံသို့ တင်သွင်းသည့် အပြီးသတ်ကြေညာလွှာ ☐ ၂၀၂၄-၂၀၂၅ ဝင်ငွေနှစ်အတွက် ပြင်ဆင်ထားသည့် ကြေညာလွှာ ☐ MIC / SEZ အရ ကင်းလွတ်ခွင့် ☐ Grant Aid / Concessional Loan အရ ကင်းလွတ်ခွင့် ☐ လိပ်စာပြောင်းလဲခြင်း ☐ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီများ ☐ ရေနံနှင့်သဘာဝဓါတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်သည့် ပုဂ္ဂိုလ်စု ☐ ငွေစာရင်းထားရှိသည့်နည်းလမ်း (သို့မဟုတ်) ကုန်လက်ကျန်တန်ဖိုး သတ်မှတ်မှု နည်းလမ်းပြောင်းလဲခြင်း		
အမည်	အခွန်ထမ်းမှတ်ပုံတင်အမှတ်		
စာပို့လိပ်စာ (စာပို့သင်္ကေတဖော်ပြပါ)			
နေရပ်လိပ်စာ			
ဆက်သွယ်ရန်ဖုန်းနံပါတ်	အီးမေးလ်လိပ်စာ		
အကောက်ခွန်၏ IE Code	Industry Code လုပ်ငန်းအမျိုးအစားကုဒ်နံပါတ်		

သတိပြုရန်။ အပိုင်း က မှ ဂ အထိ တွင် အခွန်ထမ်းဆောင်ရန်တွက်ချက်ရမည့် ငွေကိုသာဖြည့်စွက်ရမည်။ ငွေပမာဏအားလုံးကို မြန်မာကျပ်ငွေဖြင့်သာ ဖော်ပြပါ။

အပိုင်း က စီးပွားရေးလုပ်ငန်းမှဝင်ငွေ နှင့် အသုံးစရိတ်များ (အခြေပစ္စည်းမှမြတ်စွန်းငွေ သို့မဟုတ် ငှားရမ်းခဝင်ငွေ (ပစ္စည်း) သို့မဟုတ် အခြားရလမ်းများမှဝင်ငွေများ မရေးသွင်းရန်။ စီးပွားရေး လုပ်ငန်း တစ်ခုထက်ပိုမိုရှိပါက စီးပွားရေးလုပ်ငန်း တစ်ခုစီ၏ အသေးစိတ်စာရင်း တစ်ခုစီကို ယခုဇယားပုံစံအတိုင်း ဖြည့်စွက်၍ ပူးတွဲပေးပြီး ဤဇယားတွင် စုစုပေါင်းစာရင်းချုပ်ကို တင်ပြရန်။)	(က) မြန်မာနိုင်ငံတွင်းရှိ စီးပွားရေး လုပ်ငန်းမှရငွေ	(ခ) မြန်မာနိုင်ငံ ပြင်ပရှိ စီးပွားရေးလုပ်ငန်းမှရငွေ (ပြည်ပနေနိုင်ငံခြားသားနှင့် မသက်ဆိုင်ပါ)	(ဂ) ဝင်ငွေခွန် စည်းကြပ်ထိုက်သည့် စီးပွားရေးလုပ်ငန်းဝင်ငွေ
ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း အပါအဝင် အဓိကလုပ်ငန်း (သို့) အသက်မွေးဝမ်းကျောင်းလုပ်ငန်း			

အမည်၊ နေရပ်လိပ်စာအပြည့်အစုံ(သို့) လုပ်ငန်းတည်နေရာ		
၁။ အထူးကုန်စည်ခွန်အပါအဝင် (ကုန်သွယ်လုပ်ငန်းခွန်မပါ) စီးပွားရေးလုပ်ငန်းမှဝင်ငွေ/အကျိုးအမြတ်မယူသောအဖွဲ့အစည်းများ၏ဝင်ငွေ (ရောင်းရငွေ၊ လုပ်ငန်းမှရငွေ၊ ရင်းနှီးမြှုပ်နှံမှုမှရငွေ၊ အတိုးဝင်ငွေ၊ အာမခံကြေးငွေစသည်ဖြင့် - အသေးစိတ်စာရင်း ပူးတွဲတင်ပြရန်)		
၂။ အသုံးစရိတ်များ (ကုန်သွယ်လုပ်ငန်းခွန်မပါ)		
က။ အရောင်း (သို့) လုပ်ငန်းလည်ပတ်ရန် ကုန်ကျစရိတ် (အသေးစိတ်စာရင်းပူးတွဲတင်ပြရန်)		
ခ။ အထွေထွေနှင့် အုပ်ချုပ်မှုစရိတ် (အသေးစိတ်စာရင်းပူးတွဲ တင်ပြရန်)		
ဂ။ ဝန်ထမ်း/ အလုပ်သမားစရိတ်များ		
ဃ။ စီမံအုပ်ချုပ်မှုစရိတ်များ		
င။ အတိုးစရိတ်		
စ။ တန်ဖိုးလျော့နှင့် ကုန်ကျစရိတ်ကို အရစ်ကျနုတ်ပယ်ခြင်း (ပူးတွဲစာရင်းတင်ပြရန်)		
ဆ။ နိုင်ငံခြားအခွန်များ		
ဇ။ ပေးသွင်းပြီးသည့်အထူးကုန်စည်ခွန် (ပူးတွဲစာရင်းတင်ပြရန်)		
ဈ။ အခြားကုန်ကျစရိတ်များ (ပူးတွဲစာရင်းတင်ပြရန်)		
ည။ စုစုပေါင်းကုန်ကျစရိတ် (အလျားကွက် ၂က+၂ခ+၂ဂ+၂ဃ+၂င+၂စ+၂ဆ+၂ဇ+၂ဈ)		
၃။ စီးပွားရေးလုပ်ငန်းမှ အသားတင်ဝင်ငွေ(အရှုံး) ခေါင်လိုက်ကွက် (က) နှင့် (ခ) တွင် အလျားကွက် ၁ မှ ၂ည နုတ်လဒ်ကို ဖြည့်ပါ။ ခေါင်လိုက်ကွက် (ဂ) တွင် ခေါင်လိုက်ကွက် (က) နှင့် (ခ) ပေါင်းလဒ်ကို ဖြည့်ပါ။		

အပိုင်း ၁ မရွှေ့ပြောင်းနိုင်သော ပစ္စည်းငှားရမ်းခြင်းမှ ဝင်ငွေနှင့် အသုံးစရိတ်များ (အခြေပစ္စည်းမှ ဖြတ်စွန်းငွေကို မရေးသွင်းရန်၊ ခေါင်လိုက်ကွက် တစ်ခုစီအလိုက် ပစ္စည်းငှားရမ်းခြင်းမှရငွေ တစ်ခုထက် ပိုမိုရရှိပါက ငှားရမ်းခဝင်ငွေတစ်ခုစီ၏ အသေးစိတ်စာရင်းတစ်ခုစီကို ယခုဇယား ပုံစံအတိုင်း ဖြည့်စွက်၍ ပူးတွဲပေးပို့ပြီး ဤဇယားတွင် စုစုပေါင်း စာရင်းချုပ်ကို တင်ပြရန်။)	(က) မြန်မာနိုင်ငံတွင်းရှိ မြေယာ၊ အဆောက်အအုံ ငှားရမ်းခြင်းမှ ရငွေ	(ခ) မြန်မာနိုင်ငံ ပြင်ပရှိ မြေယာ၊ အဆောက်အအုံ ငှားရမ်းခြင်းမှ ရငွေ (ပြည်ပနေ နိုင်ငံခြားသားနှင့် မသက်ဆိုင်ပါ)	(ဂ) ဝင်ငွေခွန် စည်းကြပ်ထိုက်သည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းငှားရမ်းခြင်းမှ ဝင်ငွေ
၁က။ မြေယာ၊ အဆောက်အအုံအမျိုးအစား (မိသားစုတစ်စုပိုင် အဆောက်အအုံ၊ တိုက်ခန်း၊ လုပ်ငန်းသုံး အဆောက်အအုံ၊ မြေ စသည်ဖြင့်)			
၁ခ။ မြေယာ၊ အဆောက်အအုံ၏ နေရပ်လိပ်စာအပြည့်အစုံ သို့မဟုတ် မြေယာ၊ အဆောက်အအုံတည်နေရာ			
၂။ စုစုပေါင်း ငှားရမ်းခရငွေ			
၃။ အသုံးစရိတ်များ			
က။ ပြုပြင်စရိတ်နှင့် ထိန်းသိမ်းစရိတ်			
ခ။ အတိုးစရိတ်			

ဂ။ ပိုင်ဆိုင်ပစ္စည်းအပေါ် ထားရှိသည့် အာမခံ			
ဃ။ လျှပ်စစ်ဓါတ်၊ ရေ၊ မိလ္လာ စသည့် ဝန်ဆောင်လုပ်ငန်းများ အတွက် ကုန်ကျစရိတ်			
င။ အမှိုက်စွန့်ပစ်ခ			
စ။ လုံခြုံရေးစရိတ်			
ဆ။ တန်ဖိုးလျော့နှင့် ကုန်ကျစရိတ်ကို အရစ်ကျနုတ်ပယ်ခြင်း (ပူးတွဲစာရင်း တင်ပြရန်)			
ဇ။ အခြားစရိတ်များ (ပူးတွဲစာရင်း တင်ပြရန်)			
ဈ။ စုစုပေါင်းကုန်ကျစရိတ် (အလျားကွက် ၃က+၃ခ+၃ဂ+၃ဃ+၃င+၃စ+၃ဆ+၃ဇ)			
၄။ မရွှေ့ပြောင်းနိုင်သော ပစ္စည်းငှားရမ်းခြင်းမှအသားတင်ဝင်ငွေ (အရှုံး) ခေါင်လိုက်ကွက် (က) နှင့် (ခ) တွင် အလျားကွက် ၂ မှ အလျားကွက် ၃ ဈ နုတ်လဒ်ကိုဖြည့်ပါ။ ခေါင်လိုက်ကွက် (ဂ) တွင် ခေါင်လိုက်ကွက် (က) နှင့် (ခ) ပေါင်းလဒ်ကို ဖြည့်ပါ။			

အပိုင်း ဂ အခြားရလမ်းများမှ ဝင်ငွေနှင့် အသုံးစရိတ်များ (အခြေပစ္စည်းမှ မြတ်စွန်းငွေ မပါဝင်ပါ။)	(က) မြန်မာနိုင်ငံအတွင်း အခြားရလမ်းများမှရငွေ	(ခ) မြန်မာနိုင်ငံပြင်ပရှိ အခြားရလမ်းများမှရငွေ (ပြည်ပနေနိုင်ငံခြားသားနှင့် မသက်ဆိုင်ပါ)	(ဂ) ဝင်ငွေခွန်စည်းကြပ်ထိုက်သည့် အခြားရလမ်းများမှ ဝင်ငွေ
၁။ အခြားရလမ်းများမှရငွေ (ပူးတွဲစာရင်း တင်ပြရန်)			
၂။ အသုံးစရိတ်များ (ပူးတွဲစာရင်း တင်ပြရန်)			
၃။ အခြားရလမ်းများမှအသားတင်ဝင်ငွေ (အရှုံး) ခေါင်လိုက်ကွက် (က) နှင့် (ခ) တွင် အလျားကွက် ၁ မှ အလျားကွက် ၂ နုတ်လဒ်ကို ဖြည့်ပါ။ ခေါင်လိုက်ကွက် (ဂ) တွင် ခေါင်လိုက်ကွက် (က) နှင့် (ခ) ပေါင်းလဒ်ကို ဖြည့်ပါ။			

အပိုင်း ဃ ဝင်ငွေခွန်စည်းကြပ်ထိုက်သည့်ဝင်ငွေ တွက်ချက်ခြင်း		
၁။ အသားတင်ဝင်ငွေ		
က။ စီးပွားရေးလုပ်ငန်းမှ အသားတင်ဝင်ငွေ(အရှုံး) (အပိုင်း က၊ အလျားကွက် ၃၊ ခေါင်လိုက်ကွက်(ဂ)မှ)		
ခ။ ပစ္စည်းငှားရမ်းခြင်းမှ အသားတင်ဝင်ငွေ(အရှုံး) (အပိုင်း ခ၊ အလျားကွက် ၄၊ ခေါင်လိုက်ကွက်(ဂ)မှ)		
ဂ။ အခြားရလမ်းများမှ အသားတင်ဝင်ငွေ(အရှုံး) (အပိုင်း ဂ၊ အလျားကွက် ၃၊ ခေါင်လိုက်ကွက်(ဂ)မှ)		
ဃ။ သယ်ယူလာသော အရှုံးများကို မထည့်သွင်းမီ စုစုပေါင်းအသားတင်ဝင်ငွေ(အရှုံး) ၁က+၁ခ+၁ဂ ကိုပေါင်းပါ။ အသားတင်ရလဒ်သည် အရှုံး ဖြစ်ပါက ကွင်းစကွင်းပိတ် “()” ဖြင့် ဖော်ပြပြီး အပိုင်း ဃ ၏ကျန်အပိုင်းများကို ကျော်၍ အပိုင်း င၊ အလျားကွက် ၁ တွင် “ဝ” ကို ဖြည့်ပါ။		
၂။ ယခင်ဝင်ငွေနှစ်များမှ သယ်ယူလာသောအရှုံးကို ဖြည့်ပါ။ (ညွှန်ကြားချက်ကို ကြည့်ပါ။)		
က။ ၂၀၂၃-၂၀၂၄ ဝင်ငွေနှစ်မှ အသုံးမပြုရသေးသည့် သယ်ယူလာသောအရှုံးကို ဖြည့်ပါ။		
ခ။ ၂၀၂၂-၂၀၂၃ ဝင်ငွေနှစ်မှ အသုံးမပြုရသေးသည့် သယ်ယူလာသောအရှုံးကို ဖြည့်ပါ။		
ဂ။ ၂၀၂၁-၂၀၂၂ ဝင်ငွေနှစ်မှ အသုံးမပြုရသေးသည့် သယ်ယူလာသောအရှုံးကို ဖြည့်ပါ။		
ဃ။ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ (သို့) အခြားအထောက်အထားများအရခွင့်ပြုထားသည့် ၂၀၂၁-၂၀၂၂ ဝင်ငွေနှစ် မတိုင်မီက အသုံးမပြုရသေးသည့် သယ်ယူလာသောအရှုံးကို ဖြည့်ပါ။ (အထောက်အထားများကို ပူးတွဲဖော်ပြပါ။ ညွှန်ကြားချက်ကိုကြည့်ပါ။)		
င။ စုစုပေါင်းသယ်ယူလာသောအရှုံး။ (၂က+၂ခ+၂ဂ+၂ဃ)		
၃။ MIC/ SEZ/ NPO/ Grant Aid/ Concessional Loan ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ မနုတ်ပယ်မီ စုစုပေါင်းအသားတင်ဝင်ငွေ။ အလျားကွက် ၁ ဃ မှ ၂ င ကိုနုတ်ပါ။ အသားတင်အရှုံး ပေါ်ပေါက်ပါက “ဝ” ဟုဖြည့်ပြီး အပိုင်း ဃ ၏ ကျန်အပိုင်းကိုကျော်၍ အပိုင်း င၊ အလျားကွက် ၁ တွင် “ဝ” ကို ဖြည့်ပါ။		

၄။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကင်းလွတ်ခွင့်/ အထူးစီးပွားရေးဇုန်ဥပဒေအရ အခွန်ကင်းလွတ်ခွင့်ပေးသည့် အသားတင်ဝင်ငွေပမာဏ။ (၎င်းပမာဏကို တွက်ချက်ထားသည့် ဇယားနှင့် သက်ဆိုင်ရာ ကင်းလွတ်ခွင့် အထောက်အထားမိတ္တူကို ပူးတွဲတင်ပြပါ။)		
၅။ MIC/ SEZ ကင်းလွတ်ခွင့်ပေးသည့် ဝင်ငွေနှုတ်ပယ်ပြီး အကျိုးအမြတ်မယူသောအဖွဲ့အစည်းစသည်တို့၏ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များမနုတ်မီ စုစုပေါင်းအသားတင်ဝင်ငွေ။ အလျားကွက် ၃ မှ ၄ ကို နုတ်ပါ။ အသားတင်အနှံ့ ပေါ်ပေါက်ပါက “ဝ” ဟုဖြည့်ပြီး အပိုင်း ဃ ၏ ကျန်အပိုင်းကို ကျော်၍ အပိုင်း ငါ အလျားကွက် ၁ တွင် “ဝ” ကိုဖြည့်ပါ။		
၆။ အကျိုးအမြတ်မယူသောအဖွဲ့အစည်းများအား အခွန်ကင်းလွတ်ခွင့်ပေးသည့် အသားတင်ဝင်ငွေပမာဏ။ (၎င်းပမာဏကို တွက်ချက်ထားသည့်ဇယားနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ကို ပူးတွဲတင်ပြပါ။)		
၇။ Non-Profit Organization(NPO) ကင်းလွတ်ခွင့်ပေးသည့် ဝင်ငွေနှုတ်ပယ်ပြီး Grant Aid/ Concessional Loan ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ မနုတ်မီ စုစုပေါင်း အသားတင်ဝင်ငွေ။ အလျားကွက် ၅ မှ ၆ ကို နုတ်ပါ။ အသားတင်အနှံ့ ပေါ်ပေါက်ပါက “ဝ” ဟုဖြည့်ပြီး အပိုင်း ဃ ၏ ကျန်အပိုင်းကိုကျော်၍ အပိုင်း ငါ အလျားကွက် ၁ တွင် “ဝ” ကိုဖြည့်ပါ။		
၈။ နိုင်ငံတော်က ရယူဆောင်ရွက်သည့် ထောက်ပံ့ငွေများ (Grant Aid) နှင့် သက်သာသောချေးငွေ (Concessional Loan) တို့အရ အခွန်ကင်းလွတ်ခွင့်ပေးသည့် အသားတင်ဝင်ငွေပမာဏ။ (စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၉ အရ ခွင့်ပြုပေးထားသော သက်သေခံ လက်မှတ်မိတ္တူကို ပူးတွဲတင်ပြပါ။)		
၉။ နိုင်ငံတော်က ရယူဆောင်ရွက်သည့် ထောက်ပံ့ငွေများ (Grant Aid) နှင့် သက်သာသောချေးငွေ (Concessional Loan) တို့အရ ကင်းလွတ်ခွင့် ပေးသည့် ဝင်ငွေ နုတ်ပယ်ပြီး သက်သာခွင့်များမနုတ်မီ စုစုပေါင်းအသားတင်ဝင်ငွေ။ အလျားကွက် ၇ မှ ၈ ကို နုတ်ပါ။ အသားတင်အနှံ့ ပေါ်ပေါက်ပါက “ဝ” ဟုဖြည့်ပြီး အပိုင်း ဃ ၏ ကျန်အပိုင်းကိုကျော်၍ အပိုင်း ငါ အလျားကွက် ၁ တွင် “ဝ” ကိုဖြည့်ပါ။		
၁၀။ အခြေခံသက်သာခွင့် - သမဝါယမအသင်းများအတွက်သာ။ အလျားကွက် ၉ ကို ၂၀% * ဖြင့်မြှောက်ပါ။ ရလဒ်သည် ကျပ် ၁၀,၀၀၀,၀၀၀ အောက်လျော့နည်းပါက ဤနေရာတွင်ဖြည့်ပါ။ သို့မဟုတ်လျှင် ကျပ် ၁၀,၀၀၀,၀၀၀ ဟု ဖြည့်ပါ။		
၁၁။ လှူဒါန်းငွေမနုတ်ပယ်မီ စုစုပေါင်းအခွန်စည်းကြပ်ထိုက်သည့်ဝင်ငွေ။ အလျားကွက် ၉ ထဲမှ အလျားကွက် ၁၀ ကို နုတ်ပါ။ (ပြည်ပနေနိုင်ငံခြားသားဖြစ်ပါက အလျားကွက် ၁၁ မှ ပမာဏကို အလျားကွက် ၁၃ တွင်ဖြည့်ပါ။ လှူဒါန်းငွေများအတွက် နုတ်ပယ်ခွင့်များကို ခံစားခွင့်မရှိပါ။)		
၁၂။ ထည့်ဝင်ခဲ့သော လှူဒါန်းငွေများ (လှူဒါန်းခဲ့ပါက)* (ညွှန်ကြားချက်ကို ကြည့်ပါ။)		
၁၃။ စုစုပေါင်းအခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေ။ အလျားကွက် ၁၁ ထဲမှ အလျားကွက် ၁၂ ကို နုတ်ပါ။ ဤပမာဏကို အပိုင်း ငါ အလျားကွက် ၁ တွင် ဖြည့်ပါ။		

အပိုင်း င အခွန်ငွေတွက်ချက်ခြင်း		
၁။ အပိုင်း ဃ ၏ အလျားကွက် ၁ ဃ (သို့) အလျားကွက် ၃ (သို့) အလျားကွက် ၅ (သို့) အလျားကွက် ၇ (သို့) အလျားကွက် ၉ (သို့) အလျားကွက် ၁၁ (သို့) အလျားကွက် ၁၃ မှ ပမာဏကိုဖြည့်ပါ။		
၂။ ပေးဆောင်မှုများမပြုမီ စုစုပေါင်းအခွန် (သမဝါယမအသင်းများအနေနှင့် ညွှန်ကြားချက်ကိုကြည့်ပါ။)		
၃။ ပေးဆောင်မှုများ		
က။ သုံးလတစ်ကြိမ် အရစ်ဖြင့် ပေးဆောင်ထားသော ကြိုတင်ခွန်စုစုပေါင်း (ပူးတွဲစာရင်းတင်ပြရန်)		
ခ။ ပင်ရင်းမှ နုတ်ယူပေးခြင်းခံရသည့် ဝင်ငွေခွန် (ပူးတွဲစာရင်းတင်ပြရန်)		
ဂ။ အကောက်ခွန်ဦးစီးဌာနသို့ ပေးသွင်းထားသည့်ဝင်ငွေခွန် (ပူးတွဲစာရင်းတင်ပြရန်)		
ဃ။ အခွန်နှစ်ထပ်မကျသင့်စေရေးစာချုပ်ဝင်နိုင်ငံများရှိ နိုင်ငံခြားအစိုးရများထံသို့ ပေးဆောင်ခဲ့သောဝင်ငွေခွန် (ပူးတွဲစာရင်းတင်ပြရန်)		
င။ ယခုနှစ်သို့ သယ်ယူလာသည့် ယခင်နှစ်တွင် ပိုမိုပေးဆောင်ထားခဲ့သော အခွန်ပမာဏ		
စ။ စုစုပေါင်းပေးဆောင်ထားသည့်ငွေ (၃က+၃ခ+၃ဂ+၃ဃ+၃င)		
၄။ ပေးဆောင်ရန်ကျန်ပမာဏ။ အလျားကွက် ၂ ထဲမှ အလျားကွက် ၃ စ ကိုနုတ်ပါ။ သုည သို့မဟုတ် သုည အောက်လျော့နည်းပါက “ဝ” ဟုဖြည့်ပါ။		
၅။ ပို၍ပေးဆောင်ထားသောပမာဏ။ အလျားကွက် ၃ စ ထဲမှ အလျားကွက် ၂ ကိုနုတ်ပါ။ သုည သို့မဟုတ် သုညအောက်လျော့နည်းပါက “ဝ” ဟုဖြည့်ပါ။ ပိုမိုပေးသွင်းထားခဲ့သောငွေပမာဏကို အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃ နှင့်အညီ ပြန်အမ်းမည်ဖြစ်သည်။ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃ နှင့်အညီ ဆောင်ရွက်ပြီးနောက် ပိုမိုပေးသွင်းထားခဲ့သော ပမာဏကျန်ရှိနေပြီး ယင်းကို နောင်လာမည့် အခွန်နှစ်အတွက် အသုံးပြုလိုပါက ဤအကွက်တွင် အမှတ်ခြစ်ပါ။ ► □		

အပိုင်း ၈ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း	၃၁-၀၃-၂၀၂၄ တွင်ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်		၃၁-၀၃-၂၀၂၅ တွင်ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်	
ပိုင်ဆိုင်ပစ္စည်းများ	(က)	(ခ)	(ဂ)	(ဃ)
လက်ငင်းမဟုတ်သော ပိုင်ဆိုင်ပစ္စည်းများ			(ဂ)	(ဃ)
၁။ မြေ				
၂။ မြေနှင့် အဆောက်အအုံ				
၂။ နုတ်ရန် (စုစုပေါင်းတန်ဖိုးလျော့လျာထား)	()		()	
၃။ စက်နှင့် စက်ကိရိယာ				
၃။ နုတ်ရန် (စုစုပေါင်းတန်ဖိုးလျော့လျာထား)	()		()	
၄။ အသက်စီစဉ်ပစ္စည်း ပိုင်ဆိုင်မှု				
၅။ ခြပ်မဲ့ရန်ပိုင်ခွင့်များ				
၅။ နုတ်ရန် (စုစုပေါင်းတန်ဖိုးလျော့လျာထား)	()		()	
၆။ ပုဂ္ဂိုလ်စုနှင့် ဖက်စပ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခြင်း				
၇။ ကာလရှည် ချေးငွေ				
၈။ ဆိုင်းနှင့် အခွန်ရပိုင်ခွင့်များ				
၉။ ကာလရှည် ဘဏ္ဍာရေးဆိုင်ရာ ငှားရမ်းမှုများအတွက် ရရန်ရှိ				
၁၀။ ကာလရှည်ငှားရမ်းမှုအတွက် အသုံးပြု ပိုင်ခွင့်				
၁၁။ အခြားလက်ငင်းမဟုတ်သော ရရန်ပိုင်ခွင့်များ				
၁၂။ စုစုပေါင်း လက်ငင်းမဟုတ်သော ပိုင်ဆိုင်ပစ္စည်းများ (၁+၂က+၂ခ+၃က ၃ခ+၄က+၅က+၆က+၇က+၈က+၉က+၁၀က)				
လက်ငင်းပိုင်ဆိုင်ပစ္စည်းများ				
၁၃။ ကုန်လက်ကျန်များ				
၁၄။ ကုန်သွယ်မှုနှင့် အခြားရရန်ရှိများ				
၁၅။ ကာလရှည် ဘဏ္ဍာရေးဆိုင်ရာ ငှားရမ်းမှုများအတွက် ကာလထိရရန်ရှိ				
၁၆။ စာချုပ်အရ ငွေတောင်းခံမှုထက် ကျော်လွန်သော ကုန်ကျစရိတ်နှင့် ခန့်မှန်းရငွေ				
၁၇။ လက်ငင်းအခွန်ရပိုင်ခွင့်များ				
၁၈။ ဘဏ်နှင့်ငွေလက်ကျန်				
၁၉။ ရောင်းရန်အတွက် ရည်ရွယ်၍ ကိုင် ဆောင်ထားသော ပိုင်ဆိုင်ပစ္စည်းများ				
၂၀။ အခြားလက်ငင်းပိုင်ဆိုင်ပစ္စည်းများ				
၂၁။ စုစုပေါင်း လက်ငင်း ပိုင်ဆိုင်ပစ္စည်း များ (၁၃+၁၄+၁၅+၁၆+ ၁၇+၁၈+ ၁၉+၂၀)				
၂၂။ စုစုပေါင်း ပိုင်ဆိုင်ပစ္စည်းများ (၁၂+၂၁)				

အပိုင်း ၈ (အဆက်)	၃၁-၃-၂၀၂၄ တွင်ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်		၃၁-၃-၂၀၂၅ တွင်ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်	
ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း				
ပိုင်ဆိုင်ခွင့်နှင့် ပေးရန်တာဝန်များ	(က)	(ခ)	(ဂ)	(ဃ)
ပိုင်ဆိုင်ခွင့်				
၂၃။ ထုတ်ပြီးငွေရင်း				
၂၄။ သီးသန့်ငွေများ				
၂၅။ အရှုံးအမြတ်စာရင်းလက်ကျန် (စုစုပေါင်းအရှုံး)	()		()	
၂၆။ ရောင်းရန်အတွက် ရည်ရွယ်၍ ကိုင်ဆောင်ထားသော ပိုင်ဆိုင်ပစ္စည်းများ နှင့်ပတ်သက်သည့် မ-တည်ရင်းနှီးငွေ				
၂၇။ ထိန်းချုပ်မှုမရှိသော ရင်းနှီးမြှုပ်နှံမှု				
၂၈။ စုစုပေါင်း ပိုင်ဆိုင်ခွင့် (၂၃+၂၄+၂၅+၂၆+၂၇)				
လက်ငင်းမဟုတ်သော ပေးရန်တာဝန်များ				
၂၉။ လက်ငင်းမဟုတ်သော ချေးငွေ				
၃၀။ ဆိုင်းငံ့အခွန်ပေးရန် တာဝန်များ				
၃၁။ လက်ငင်းမဟုတ်သော လျာထားငွေ				
၃၂။ လက်ငင်းမဟုတ်သော ဆိုင်းငံ့ထားသည့် ဝင်ငွေ				
၃၃။ ကာလရှည်ငှားရမ်းမှုအတွက် လက်ငင်းမဟုတ်သော ပေးရန်တာဝန်				
၃၄။ အခြားလက်ငင်းမဟုတ်သော ပေးရန်တာဝန်များ				
၃၅။ စုစုပေါင်း လက်ငင်းမဟုတ်သော ပေးရန်တာဝန်များ (၂၉+၃၀+၃၁+၃၂+၃၃+၃၄)				
လက်ငင်းပေးရန် တာဝန်များ				
၃၆။ ကုန်သွယ်မှုနှင့်အခြားပေးရန်တာဝန်များ				
၃၇။ ကုန်ကျစရိတ်နှင့် ခန့်မှန်းရငွေကို ကျော်လွန်သော စာချုပ်အရ ငွေတောင်းခံမှု				
၃၈။ ကာလတိုချေးငွေများ				
၃၉။ လက်ငင်းအခွန်ပေးရန်တာဝန်များ				
၄၀။ လက်ငင်းလျာထားငွေ				
၄၁။ လက်ငင်းဆိုင်းငံ့ဝင်ငွေ				
၄၂။ ရောင်းရန်အတွက် ရည်ရွယ်၍ ကိုင်ဆောင်ထားသော ပိုင်ဆိုင်ပစ္စည်းများ နှင့်ပတ်သက်သည့် ပေးရန်တာဝန်များ				
၄၃။ ကာလရှည်ငှားရမ်းမှုအတွက် လက်ငင်းပေးရန်တာဝန်				
၄၄။ အခြားလက်ငင်းပေးရန် တာဝန်များ				
၄၅။ စုစုပေါင်းလက်ငင်းပေးရန် တာဝန်များ (၃၆+၃၇+၃၈+၃၉+၄၀+၄၁+၄၂+၄၃+၄၄)				
၄၆။ စုစုပေါင်းပေးရန်တာဝန်များ (၃၅+၄၅)				
၄၇။ စုစုပေါင်းပိုင်ဆိုင်ခွင့်နှင့် ပေးရန်တာဝန်များ (၂၈+၄၆) (၂၂=၄၇)				

အပိုင်း ဆ စာရင်းအရ ဝင်ငွေ (အရှုံး) ကို အခွန်စည်းကြပ်ထိုက်သော ဝင်ငွေနှင့် ပြန်လည်စာရင်း ကိုက်ညီခြင်း	၃၁-၃-၂၀၂၅ တွင်ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်	
၁။ စာရင်းအရ စုစုပေါင်းဝင်ငွေ (အရှုံး)		
၂။ စာရင်းအရ ဝင်ငွေခွန်		
၃။ စာရင်းတွင်မပါသော ဝင်ငွေခွန်ကျသင့်စေသည့် ဝင်ငွေ (ပူးတွဲစာရင်း တင်ပြရန်)		
၄။ စာရင်းတွင်ရှိပြီး ဤကြေညာလွှာတွင် နုတ်ပယ်ထားခြင်းမရှိသော အသုံးစရိတ်များ		
(က) ဝင်ငွေ၏ ၂၅% သတ်မှတ်ချက်ထက် ကျော်လွန်သော ထည့်ဝင်ပေးကမ်းမှုများ		
(ခ) အခွန်ထက်ကျော်လွန်သော စာရင်းအရ တန်ဖိုးလျှော့ (ပူးတွဲစာရင်းတင်ပြရန်)		
(ဂ) မဆီလျော်သည့်စရိတ် (လာဘ်ပေးခြင်း၊ ဒဏ်ငွေများနှင့် ပြစ်ဒဏ်များ အစရှိသည်)		
(ဃ) လုပ်ငန်းပမာဏနှင့် မမျှအောင် များသည့်စရိတ်		
(င) မ-တည်ငွေရင်း ဆုံးရှုံးမှု		
(စ) အခွန်အရ ခွင့်မပြုသည့် အခြားအသုံးစရိတ်များ (ပူးတွဲတင်ပြရန်)		
(ဆ) စုစုပေါင်း အသုံးစရိတ်များ (၄က+၄ခ+၄ဂ+၄ဃ+၄င+၄စ)		
၅။ စုစုပေါင်း (၁+၂+၃+၄ဆ)		
၆။ စာရင်းတွင် ပါရှိသော အခွန်ကင်းလွတ်သည့် ဝင်ငွေ (ပူးတွဲစာရင်းတင်ပြရန်)		
၇။ အခြေပစ္စည်းမှ ဖြတ်စွန်းငွေ		
၈။ စာရင်းအရ ဝင်ငွေတွင် ခုနှိမ်ထားခြင်းမရှိသော ဤကြေညာလွှာပါ အထူးနုတ်ပယ်ခွင့်များ		
(က) စာရင်းထက် ပိုမိုသော အခွန်တန်ဖိုးလျှော့ (ပူးတွဲစာရင်းတင်ပြရန်)		
(ခ) အထူးသက်သာခွင့်များ (အပိုင်း ဃ၊ အလျားကွက် ၄ + အလျားကွက် ၆ + အလျားကွက် ၈)		
(ဂ) စာရင်းတွင် မဖော်ပြထားသော အခြားသက်သာခွင့်များ (ပူးတွဲစာရင်း တင်ပြရန်)		
(ဃ) စုစုပေါင်းသက်သာခွင့်များ (၈က+၈ခ+၈ဂ)		
၉။ စုစုပေါင်း (၆+၇+၈ဃ)		
၁၀။ စုစုပေါင်းအခွန်စည်းကြပ်မည့် ဝင်ငွေ (၅-၉) (အပိုင်း ဃ၊ အလျားကွက်၁၃)		

ဆောင်ရွက်ယူ၍ ကြေညာလွှာဖြည့်သွင်းသူ၏ ကတိဝန်ခံချက် (ဆောင်ရွက်ယူ၍ ကြေညာလွှာဖြည့်သွင်းသူ မရှိပါက ဤအပိုင်းကို ဖြည့်သွင်းရန်မလိုပါ။)			
အထက်ဖော်ပြပါအချက်အလက်များသည် ကျွန်ုပ် သိရှိ ယုံကြည်သမျှ မှန်ကန်ပြည့်စုံပါကြောင်း၊ ၎င်းအပြင် ၃၁-၃-၂၀၂၅ နေ့တွင်ကုန်ဆုံးသော ဝင်ငွေနှစ်အတွင်းတွင် ယခုတင်ပြထားသော ဝင်ငွေအပြင် အခြားဝင်ငွေများ မရှိပါကြောင်း ကျွန်ုပ်သိရသော အချက်အလက် အားလုံးအရ ဝန်ခံလက်မှတ်ရေးထိုးပါသည်။ (မှတ်ချက်။ စာရွက်စာတမ်း လိမ်ညာတင်သွင်းခြင်းသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၇၇ ကို ချိုးဖောက်ခြင်းဖြစ်သည်။)			
ဆောင်ရွက်ယူ၍ ကြေညာလွှာဖြည့်သွင်းသူ၏ လက်မှတ်		ရက်စွဲ (ရက်၊ လ၊ နှစ်)	
ဆောင်ရွက်ယူ၍ ကြေညာလွှာ ဖြည့်သွင်းသူ၏ အမည်		အခွန်ထမ်းမှတ်ပုံတင် အမှတ်	
လုပ်ငန်းအမည်		လုပ်ငန်းလိပ်စာ	
လုပ်ငန်း၏ အခွန်ထမ်း မှတ်ပုံတင်အမှတ်			
ဆက်သွယ်ရန်ဖုန်းနံပါတ်		အီးမေးလ်လိပ်စာ	

အခွန်ထမ်း(သို့) ကိုယ်စားလှယ်၏ ကတိဝန်ခံချက်			
အထက်ဖော်ပြပါအချက်အလက်များသည် ကျွန်ုပ် သိရှိ ယုံကြည်သမျှ မှန်ကန်ပြည့်စုံပါကြောင်း၊ ၎င်းအပြင် ၃၁-၃-၂၀၂၅ နေ့တွင်ကုန်ဆုံးသော ဝင်ငွေနှစ်အတွင်းတွင် ယခုတင်ပြထားသော ဝင်ငွေအပြင် အခြားဝင်ငွေများ မရှိပါကြောင်း ဝန်ခံလက်မှတ်ရေးထိုးပါသည်။ (မှတ်ချက်။ စာရွက်စာတမ်း လိမ်ညှာတင်သွင်းခြင်းသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၇၇ ကို ချိုးဖောက်ခြင်းဖြစ်သည်။)			
လက်မှတ်		ရက်စွဲ (ရက်၊ လ၊ နှစ်)	
ပုဂ္ဂိုလ်စုကိုယ်စား သို့မဟုတ် အစိုးရအဖွဲ့အစည်းကိုယ်စား လက်မှတ်ရေးထိုးသူ ဖြစ်ပါက နာမည်အပြည့်အစုံကို ဖော်ပြပါ။		ရာထူး	

ဝင်ငွေခွန်စည်းမျဉ်းများ စည်းမျဉ်း ၈၊ စည်းမျဉ်းခွဲ (ခ) နှင့်အညီ တွက်ချက်ပေးဆောင်ထားပါက ပုဂ္ဂိုလ်စုဝင်ငွေ ကြေညာလွှာနှင့်အတူ ပူးတွဲတင်ပြရမည့် အမျိုးကျအခွန်တွက်ချက်မှုပုံစံ

အပိုင်း က စီးပွားရေးလုပ်ငန်းမှဝင်ငွေ နှင့် အသုံးစရိတ်များ (အခြေပစ္စည်းမှမြတ်စွန်းငွေ သို့မဟုတ် ငှားရမ်းခဝင်ငွေ (ပစ္စည်း) သို့မဟုတ် အခြားရလမ်းများမှဝင်ငွေများ မရေးသွင်းရန်။ စီးပွားရေးလုပ်ငန်း တစ်ခုထက်ပိုမိုရှိပါက စီးပွားရေးလုပ်ငန်းတစ်ခုစီ၏ အသေးစိတ်စာရင်း တစ်ခုစီကို ယခုဇယားပုံစံအတိုင်း ဖြည့်စွက်၍ ပူးတွဲပေးပို့ပြီး ဤဇယားတွင် စုစုပေါင်းစာရင်းချုပ်ကို တင်ပြရန်။)	(က) မြန်မာနိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းမှရငွေ		(ခ) မြန်မာနိုင်ငံ ပြင်ပရှိ စီးပွားရေးလုပ်ငန်းမှရငွေ (ပြည်ပနေနိုင်ငံခြားသားနှင့် မသက်ဆိုင်ပါ)		(ဂ) ဝင်ငွေခွန် စည်းကြပ်ထိုက်သည့် စီးပွားရေးလုပ်ငန်းဝင်ငွေ (စုစုပေါင်းရငွေ - စုစုပေါင်းကုန်ကျစရိတ်)
	ရငွေ	ကုန်ကျစရိတ်	ရငွေ	ကုန်ကျစရိတ်	
၁။ နိုင်ငံခြားငွေဖြင့်ဝင်ငွေရရှိလျှင် နိုင်ငံခြားငွေဖြင့်ညီမျှကျပ် (နိုင်ငံခြားငွေအမျိုးအစားပမာဏ ----- x ငွေလဲလှယ်နှုန်း -----)					
၂။ ကျပ်ငွေပမာဏ					
၃။ စုစုပေါင်း (ဝင်ငွေသည် ကြေညာလွှာပုံစံ၏ အပိုင်း က၊ ဒေါင်လိုက်ကွက် (က) နှင့် (ခ) ရှိ အလျားကွက် ၁ ရှိ ပမာဏနှင့် တူညီရမည်ဖြစ်ပါသည်။)					

အပိုင်း ခ မရွှေ့ပြောင်းနိုင်သော ပစ္စည်းငှားရမ်းခြင်းမှ ဝင်ငွေနှင့် အသုံးစရိတ်များ (အခြေပစ္စည်းမှမြတ်စွန်းငွေကို မရေးသွင်းရန်၊ ဒေါင်လိုက်ကွက်တစ်ခုစီအလိုက် ပစ္စည်းငှားရမ်းခြင်းမှရငွေ တစ်ခုထက် ပိုမိုရရှိပါက ငှားရမ်းခဝင်ငွေတစ်ခုစီ၏ အသေးစိတ်စာရင်းတစ်ခုစီကို ယခုဇယား ပုံစံအတိုင်း ဖြည့်စွက်၍ ပူးတွဲပေးပို့ပြီး ဤဇယားတွင် စုစုပေါင်း စာရင်းချုပ်ကို တင်ပြရန်။)	(က) မြန်မာနိုင်ငံတွင်းရှိ မြေယာ၊ အဆောက်အအုံ ငှားရမ်းခြင်းမှ ရငွေ		(ခ) မြန်မာနိုင်ငံ ပြင်ပရှိ မြေယာ၊ အဆောက်အအုံ ငှားရမ်းခြင်းမှ ရငွေ (ပြည်ပနေနိုင်ငံခြားသားနှင့် မသက်ဆိုင်ပါ)		(ဂ) ဝင်ငွေခွန် စည်းကြပ်ထိုက်သည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းငှားရမ်းခြင်းမှ ဝင်ငွေ (စုစုပေါင်းရငွေ - စုစုပေါင်းကုန်ကျစရိတ်)
	ရငွေ	ကုန်ကျစရိတ်	ရငွေ	ကုန်ကျစရိတ်	
၁။ နိုင်ငံခြားငွေဖြင့်ဝင်ငွေရရှိလျှင် နိုင်ငံခြားငွေဖြင့်ညီမျှကျပ် (နိုင်ငံခြားငွေအမျိုးအစားပမာဏ ----- x ငွေလဲလှယ်နှုန်း -----)					
၂။ ကျပ်ငွေပမာဏ					
၃။ စုစုပေါင်း (ဝင်ငွေသည် ကြေညာလွှာပုံစံ၏ အပိုင်း ခ၊ ဒေါင်လိုက်ကွက် (က) နှင့် (ခ) ရှိ အလျားကွက် ၂ ရှိ ပမာဏနှင့် တူညီရမည်ဖြစ်ပါသည်။)					

အပိုင်း ဂ အခြားရလမ်းများမှ ဝင်ငွေနှင့် အသုံးစရိတ်များ (အခြေပစ္စည်းမှ မြတ်စွန်းငွေ မပါဝင်ပါ။)	(က) မြန်မာနိုင်ငံအတွင်း အခြားရလမ်းများမှရငွေ		(ခ) မြန်မာနိုင်ငံပြင်ပရှိ အခြားရလမ်းများမှရငွေ (ပြည်ပနေနိုင်ငံခြားသားနှင့် မသက်ဆိုင်ပါ)		(ဂ) ဝင်ငွေခွန် စည်းကြပ်ထိုက်သည့် အခြားရလမ်းများမှ ဝင်ငွေ (စုစုပေါင်းရငွေ - စုစုပေါင်းကုန်ကျစရိတ်)
	ရငွေ	ကုန်ကျစရိတ်	ရငွေ	ကုန်ကျစရိတ်	
၁။ နိုင်ငံခြားငွေဖြင့်ဝင်ငွေရရှိလျှင် နိုင်ငံခြားငွေဖြင့်ညီမျှကျပ် (နိုင်ငံခြားငွေအမျိုးအစားပမာဏ ----- x ငွေလဲလှယ်နှုန်း -----)					
၂။ ကျပ်ငွေပမာဏ					
၃။ စုစုပေါင်း (ဝင်ငွေသည် ကြေညာလွှာပုံစံ၏ အပိုင်း ဂ၊ ဒေါင်လိုက်ကွက် (က) နှင့် (ခ) ရှိ အလျားကွက် ၁ ရှိ ပမာဏနှင့် တူညီရမည်ဖြစ်ပါသည်။)					

အပိုင်း ဃ ဝင်ငွေခွန်စည်းကြပ်ထိုက်သည့်ဝင်ငွေ တွက်ချက်ခြင်း	
စုစုပေါင်းအခွန်စည်းကြပ်ထိုက်သည့်ဝင်ငွေ [(အပိုင်း က၊ အလျားကွက် ၃ + အပိုင်း ခ၊ အလျားကွက် ၃+ အပိုင်း ဂ၊ အလျားကွက် ၃) - (ကြေညာလွှာပုံစံ၏ အပိုင်း ဃ ရှိ နုတ်ပယ်ခွင့်/ ကင်းလွတ်ခွင့်/ သက်သာခွင့်များ)] (ကြေညာလွှာပုံစံ၏ အပိုင်း ဃ၊ အလျားကွက် ၁၃ ရှိ ပမာဏနှင့် တူညီရမည်ဖြစ်ပါသည်။)	

အပိုင်း င အခွန်ငွေတွက်ချက်ခြင်း	(က) ကျပ်ငွေပမာဏ	(ခ) နိုင်ငံခြားငွေပမာဏ (အလျားကွက် ၁ က ရှိ ကျပ်ငွေပမာဏ x $\frac{1}{\text{ငွေလဲလှယ်နှုန်း}}$)
၁။ ပေးဆောင်မှုများမပြုမီ စုစုပေါင်းအခွန် (အပိုင်း ဃ x အခွန်ရခိုင်နှုန်း) (ကြေညာလွှာပုံစံ၏ အပိုင်း င၊ အလျားကွက် ၂ ရှိ ပမာဏနှင့် တူညီရမည်ဖြစ်ပါသည်။)		
က။ နိုင်ငံခြားငွေဖြင့် ပေးဆောင်ရမည့်အခွန် (အပိုင်း က၊ ခ နှင့် ဂ တို့၏ အလျားကွက် ၁ ရငွေများ ပေါင်းလဒ်ကို တည်၍ အပိုင်း က၊ ခ နှင့် ဂ တို့၏ အလျားကွက် ၃ ရငွေများ ပေါင်းလဒ်ဖြင့် စား၍ အပိုင်း င၊ အလျားကွက် ၁ ဖြင့် မြှောက်ပါ။)		
ခ။ ကျပ်ငွေဖြင့် ပေးဆောင်ရမည့်အခွန် (အပိုင်း က၊ ခ နှင့် ဂ တို့၏ အလျားကွက် ၂ ရငွေများ ပေါင်းလဒ်ကို တည်၍ အပိုင်း က၊ ခ နှင့် ဂ တို့၏ အလျားကွက် ၃ ရငွေများ ပေါင်းလဒ်ဖြင့် စား၍ အပိုင်း င၊ အလျားကွက် ၁ ဖြင့် မြှောက်ပါ။)		

ညွှန်ကြားချက်များ

ယေဘုယျ ညွှန်ကြားချက်များ

ဝင်ငွေကြေညာလွှာ တင်သွင်းရမည့်သူများ။

ပြည်တွင်းနေနိုင်ငံသား၊ ပြည်တွင်းနေနိုင်ငံခြားသား၊ ပြည်ပနေနိုင်ငံသား(ပြည်တွင်းပုဂ္ဂိုလ်စု၊ ကုမ္ပဏီ၊ သမဝါယမအသင်း၊ အကျိုးအမြတ်မယူသောအဖွဲ့အစည်းနှင့် နိုင်ငံပိုင်အဖွဲ့အစည်းများပါဝင်သည်။) ယေဘုယျအားဖြင့် သင်သည် ပြည်တွင်းမှ ဖြစ်စေ၊ ပြည်ပမှဖြစ်စေ ဝင်ငွေရလမ်းတစ်နည်းနည်းဖြင့် ရရှိသည့် စုစုပေါင်းဝင်ငွေအားလုံး (အခွန်ကင်းလွတ်ခွင့်ရသည့် ဝင်ငွေမှ အပ) အပေါ် ၂၀၂၄-၂၀၂၅ ဝင်ငွေနှစ် (၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်ထိ) အတွက် ကျသင့်သည့်အခွန်ကို တွက်ချက်ပြီး အခွန်ကြေညာလွှာကို စည်းမျဉ်းများဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း တင်သွင်းရမည်။ အောက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်များကို ကြည့်ပါ။

သို့ရာတွင် အောက်တွင် ဖော်ပြထားသော အချက်များမှ တစ်ချက်ချက်နှင့် အကျုံးဝင်ပါက ဝင်ငွေကြေညာလွှာ တင်သွင်းရန် မလိုအပ်ပါ-

- လစာဝင်ငွေတစ်မျိုးတည်းသာ ရရှိသော အခွန်ထမ်းဖြစ်ပါက (နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်၍ နိုင်ငံခြားငွေကြေးဖြင့် ရရှိသည့်ဝင်ငွေမှအပ)

သင်သည် ဝင်ငွေကြေညာလွှာ တင်သွင်းရန် မလိုအပ်သော်လည်း ပြန်အမ်းငွေရရှိရန်ပါက ထိုပြန်အမ်းငွေကို ရရှိလိုလျှင် ကြေညာလွှာ တင်သွင်းရမည်။

သင်သည် ဝင်ငွေကြေညာလွှာတင်သွင်းရန် လိုအပ်ပါက ပုံစံ-ပတခ(ဝင)-၀၃-၀၁ ပုဂ္ဂိုလ်စုဝင်ငွေကြေညာလွှာ သို့မဟုတ် ပုံစံ-ပတခ(ဝင)-၀၃-၀၁(ဂ) တစ်ဦးချင်းဝင်ငွေကြေညာလွှာကို တင်သွင်းရမည်။

ပြည်ပနေနိုင်ငံခြားသား (ပြည်ပပုဂ္ဂိုလ်စု၊ ကုမ္ပဏီ၊ သမဝါယမအသင်း၊ အကျိုးအမြတ်မယူသောအဖွဲ့အစည်းနှင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ ပါဝင်သည်။) သင်သည် ပြည်တွင်းမှ တစ်နည်းနည်းဖြင့် ရသည့် စုစုပေါင်းဝင်ငွေကို ၂၀၂၄-၂၀၂၅ ဝင်ငွေနှစ် (၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်ထိ) အတွက် ကျသင့်သည့်အခွန်ကို တွက်ချက်ပြီး အခွန်ကြေညာလွှာကို စည်းမျဉ်းများဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း တင်သွင်းရမည်။ ပြည်ပမှရသောဝင်ငွေနှင့် ပြည်တွင်းမှရသည့် အခွန်ကင်းလွတ်ခွင့်ရသောဝင်ငွေ မပါဝင်ပါ။ အောက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်များကို ကြည့်ပါ-

အခွန်ကင်းလွတ်ခွင့်ရသည့်ဝင်ငွေ။ အောက်ဖော်ပြပါ ဝင်ငွေအမျိုးအစားများသည် အခွန်ကင်းလွတ်ခွင့်ရသည့် ဝင်ငွေများဖြစ်ပြီး ဤကြေညာလွှာတွင် ထည့်သွင်းဖော်ပြရန် မလိုအပ်ပါ-

- ဘာသာရေး သို့မဟုတ် ကုသိုလ်ရေး အဖွဲ့အစည်း တစ်ခုခုက ရရှိ၍၊ ဘာသာရေး သို့မဟုတ် ကုသိုလ်ရေးကိစ္စများအတွက် သက်သက်အသုံးပြုသောဝင်ငွေ၊
- ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၏ အခွန်အခရရှိငွေ၊
- ပင်စင်၊ ပင်စင်မှပြောင်းလဲ၍ ရရှိသောငွေနှင့် လုပ်သက်ဆုငွေ၊
- သေဆုံး၍ သို့မဟုတ် ဒဏ်ရာရ၍ ရရှိသည့် လျော်ကြေး၊
- အာမခံပေါ်လစီအတွက် ထုတ်ပေး၍ ရရှိငွေ၊
- အဖန်တလဲလဲမဟုတ်ဘဲတစ်ခါတစ်ရံရရှိသည့်ငွေ၊ (လုပ်ငန်းတစ်ရပ်ရပ်မှရရှိသည့်ဝင်ငွေ သို့မဟုတ် အခြေပစ္စည်းမှ မြတ်စွန်းငွေတို့ မပါဝင်စေရ)။ အခြေပစ္စည်းမှ မြတ်စွန်းငွေကို အခြေပစ္စည်းမှမြတ်စွန်းငွေ ကြေညာလွှာဖြင့် သီးသန့်တင်သွင်းရမည်။
- ပုဂ္ဂိုလ်စုတစ်ခုခုမှ ဝင်ငွေခွန်ပေးဆောင်ပြီး ရရှိသည့် အမြတ်ဝေစု၊
- ပြည်တွင်းထုတ်လုပ်မှုကိုအခြေခံသည့်အသစ်ထူထောင်သော စက်မှုလက်မှုကို အခြေခံသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ သို့မဟုတ် အသေးစားစက်မှုလက်မှုလုပ်ငန်းများအတွက် လုပ်ငန်းစတင်သောနှစ်အပါအဝင် တစ်ဆက်တည်း သုံးနှစ်ကာလအတွင်း နှစ်တစ်နှစ်စုစုပေါင်း အသားတင် အမြတ်ဝင်ငွေ ကျပ်သိန်း ၁၅၀ ထက်မပိုသောဝင်ငွေ၊ ကျပ်သိန်း ၁၅၀ ထက် ပိုမိုရရှိပါက ပိုမိုရရှိသည့်ဝင်ငွေ အပေါ်တွင်သာ ဝင်ငွေခွန် စည်းကြပ်မည်။
- မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအရ ဖမ်းဆီးရမှုအပေါ် ဆုငွေချီးမြှင့်ခြင်း အစီအစဉ်အရ နှစ်တစ်နှစ်အတွင်း ရရှိသည့် ဆုငွေကို တစ်ကြိမ်တည်း ရရှိခြင်းဖြစ်စေ၊ အကြိမ်ကြိမ်ရရှိခြင်း ဖြစ်စေရရှိသည့် စုစုပေါင်းဝင်ငွေ၊
- တရားမဝင်ပစ္စည်းများဖမ်းဆီးရမှုအပေါ် ဆုငွေချီးမြှင့်ခြင်း အစီအစဉ်အရ နှစ်တစ်နှစ်အတွင်း ဆုငွေကိုတစ်ကြိမ်တည်း ရရှိခြင်းဖြစ်စေ၊ အကြိမ်ကြိမ်ရရှိခြင်းဖြစ်စေ ရရှိသည့်စုစုပေါင်းဝင်ငွေ၊
- နိုင်ငံတော်မှချီးမြှင့်သော ဘွဲ့ထူးဂုဏ်ထူး တံဆိပ်များနှင့် အတူ ရရှိသည့် ချီးမြှင့်ငွေများ၊
- အစိုးရအောင်ဘာလေသိန်းဆု ဆုမဲမှထုတ်ယူရရှိငွေ၊
- အငြိမ်းစားယူသည့်အခါ ရရှိသည့် ပင်စင်၊ ပင်စင်မှ ပြောင်းလဲ၍ ရရှိသောငွေနှင့် လုပ်သက်ဆုငွေ(Gratuity)၊
- ရှေးဟောင်းပစ္စည်းတွေ့ရှိမှုအပေါ် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ငွေ၊
- ပြည်ထောင်စုအစိုးရသည် အောက်ပါဝင်ငွေ အမျိုးအစားများနှင့် စပ်လျဉ်း၍ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးခြင်းကို ပြုလုပ်နိုင်သည်-
 - ပြည်တွင်းပြည်ပအလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံတော်အတွင်း လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များအတွက် လှူဒါန်းခြင်းမှ ရရှိသည့်ဝင်ငွေ၊

- နိုင်ငံတော်အတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ပေးအပ်သည့် အထောက်အပံ့များ၊
- နိုင်ငံတော်မှရယူသည့် သက်သာသောချေးငွေ သို့မဟုတ် တရားဝင်ဖွံ့ဖြိုးမှုအကူအညီချေးငွေတို့အတွက် ပေးချေရသည့်အတိုင်း၊
- သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများမှ ထောက်ပံ့လှူဒါန်းသည့် ပစ္စည်း သို့မဟုတ် အလှူငွေ၊
- ကုလသမဂ္ဂ၊ သံတမန်၊ ကောင်စစ်ရေးရာ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်အထူးစီးပွားရေး ဇန်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်နှင့် အဆောင်အယောင်များ ဆိုင်ရာဥပဒေတစ်ရပ်ရပ်တို့တွင် ပြဋ္ဌာန်းထားသည့် အခွန် ကင်းလွတ်ခွင့်ရသည့်ဝင်ငွေ၊

အဓိပ္ပါယ်ဖော်ပြချက်များ

ပုဂ္ဂိုလ်စု။ ပုဂ္ဂိုလ်စုဆိုသည်တွင် အစုစပ်လုပ်ငန်း၊ ဖက်စပ်လုပ်ကိုင်သည့်လုပ်ငန်း၊ ကုမ္ပဏီ၊ တစ်ဦးချင်းပုဂ္ဂိုလ်တို့ စုပေါင်းထားသည့် အဖွဲ့အစည်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင်၍ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့၊ သမဝါယမအသင်းနှင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ ပါဝင်သည်။

အကျိုးအမြတ်မယူသောအဖွဲ့အစည်း။ အကျိုးအမြတ်မယူသော အဖွဲ့အစည်းဆိုသည်တွင် ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးသူများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ခံရသူများအား ကယ်ဆယ်စောင့်ရှောက်ရေးစသည့် အများပြည်သူ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သည့်အဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (Non-Governmental Organization)၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း (International Non-Governmental Organization)၊ ပုဂ္ဂလိကဖောင်ဒေးရှင်း (Private Foundation)၊ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်း (Civil Society Organization) နှင့် အလားတူအဖွဲ့အစည်းများ ပါဝင်သည်။

စီးပွားရေးလုပ်ငန်း။ စီးပွားရေးလုပ်ငန်းဟုဆိုသည်တွင် မည်သည့်ကုန်သွယ်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း သို့မဟုတ် ကုန်ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် ယင်းလုပ်ငန်းများနှင့် သဘောသဘာဝ ပါဝင်သက်ရောက်မှုရှိသော လုပ်ငန်းများနှင့် မည်သည့်ဝန်ဆောင်မှုလုပ်ငန်းများမဆို ပါဝင်သည်။ ထို့ပြင် ငွေချေးသက်သေခံလက်မှတ်များကို နှစ်တစ်နှစ်အတွင်း စီးပွားရေးလုပ်ငန်းသဖွယ် အဖန်တလဲလဲဝယ်ယူခြင်း၊ လဲလှယ်၊ လွှဲပြောင်းခြင်းနှင့် အတိုးရရန် ရင်းနှီးမြှုပ်နှံခြင်းတို့ ပါဝင်သည်။

ပြည်တွင်းနေနိုင်ငံခြားသား။ ပြည်တွင်းနေနိုင်ငံခြားသားဆိုသည်မှာ အောက်ပါတို့ကို ဆိုသည်-

- ကုမ္ပဏီဖြစ်ပါက မြန်မာနိုင်ငံ၌ မြန်မာနိုင်ငံ ကုမ္ပဏီအက်ဥပဒေအရဖြစ်စေ၊ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ တည်ထောင်၍ နိုင်ငံခြားသား အစုရှင်များဖြင့် ဖွဲ့စည်းထားသည့် သို့မဟုတ် နိုင်ငံခြားသား အစုရှင်များ ပါဝင်သည့် ကုမ္ပဏီ၊

- ကုမ္ပဏီမှအပ အခြားပုဂ္ဂိုလ်စုဖြစ်ပါက မိမိလုပ်ငန်းရေးရာအဝဝ စီမံအုပ်ချုပ်ခြင်းနှင့် ဆုံးဖြတ်ခြင်းကိစ္စအားလုံးကို မြန်မာနိုင်ငံအတွင်း ထားရှိဆောင်ရွက်သော နိုင်ငံခြားသားများဖြင့် ဖွဲ့စည်းထားသည့် သို့မဟုတ် နိုင်ငံခြားသားများ ပါဝင်သည့် ပုဂ္ဂိုလ်စု။

ပြည်ပနေနိုင်ငံခြားသား။ ပြည်ပနေနိုင်ငံခြားသားဆိုသည်မှာ ပြည်တွင်းနေနိုင်ငံခြားသား မဟုတ်သည့် နိုင်ငံခြားသားကို ဆိုလိုသည်။

ပြည်ပနေနိုင်ငံသား။ ပြည်ပနေနိုင်ငံသားဆိုသည်မှာ မြန်မာနိုင်ငံပြင်ပတွင် နှစ်တစ်နှစ်၌ မည်သည့်ကာလ အပိုင်းအခြားမဆို နေထိုင်အလုပ်လုပ်ကိုင်၍ ထိုပြင်ပတွင် ဝင်ငွေရရှိသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားကိုဆိုသည်။ နိုင်ငံသားဆိုသည်တွင် ဤဥပဒေပါ ကိစ္စရပ်များအလို့ငှာ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများ ပါဝင်သည်။

ကုမ္ပဏီ။ ကုမ္ပဏီဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီ အက်ဥပဒေတွင်ဖြစ်စေ၊ အခြားတည်ဆဲဥပဒေ တစ်ရပ်ရပ်တွင်ဖြစ်စေ၊ အဓိပ္ပါယ်ဖွင့်ဆိုထားသည့် ကုမ္ပဏီကို ဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေပါ ကိစ္စရပ်များအလို့ငှာ ပြည်ထောင်စုအစိုးရက ကုမ္ပဏီအဖြစ် သတ်မှတ်သော မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားစီးပွားရေးအဖွဲ့အစည်းများ ပါဝင်သည်။

ကြေညာလွှာ တင်သွင်းရမည့် အချိန်နှင့် အခွန်ပေးဆောင်ရမည့်အချိန်

- ကြေညာလွှာကို ဖြည့်စွက်ပြီး ယင်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ထက် နောက်မကျစေဘဲ တင်သွင်းရမည်။ ယင်းနှစ်တွင် လုပ်ငန်းရပ်စဲပါက ထိုလုပ်ငန်းရပ်စဲသည့်နေ့မှစ၍ တစ်လထက် နောက်မကျစေဘဲ ဝင်ငွေကြေညာလွှာကို တင်သွင်းရမည်။ အလားတူပင် ဖျက်သိမ်း သို့မဟုတ် လုပ်ငန်းရပ်စဲသော ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ခြင်းပြုရန် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ အကြောင်းကြားရမည်။
- ၂၀၂၄-၂၀၂၅ ဝင်ငွေနှစ်အတွက် သုံးလတစ်ကြိမ်ဝင်ငွေပေးသွင်းရမည့် နောက်ဆုံးရက်များမှာ ၁၀ ဇူလိုင်လ ၂၀၂၄၊ ၁၀ အောက်တိုဘာလ ၂၀၂၄၊ ၁၀ ဇန်နဝါရီ ၂၀၂၅ နှင့် ၁၀ ဧပြီလ ၂၀၂၅ တို့ဖြစ်ပါသည်။ ကျသင့်အခွန်ကို ရရှိသည့် ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။

ဒဏ်ကြေးငွေများ

ကြေညာလွှာ တင်သွင်းထိုက်သူ ဖြစ်သော်လည်း သတ်မှတ်ထားသည့်ကာလအတွင်း တင်သွင်းရန် ပျက်ကွက်ပါက အောက်ပါ ဒဏ်ကြေးငွေနှစ်ရပ်အနက်မှ များရာဒဏ်ကြေးငွေကို ပေးဆောင်ရမည်-

- ပေးဆောင်ရမည့်အခွန်ပမာဏ၏ ၅% အပြင် တင်သွင်းရန် သတ်မှတ်ထားသည့်နေ့ရက်မှ ညွှန်ကြားရေးမှူးချုပ်

က စည်းကြပ်မှုပြုလုပ်သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက်ပျက်ကွက်နေ သည့်တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏အစိတ် အပိုင်းအတွက် ပေးဆောင်ရမည့်အခွန်ပမာဏ၏ ၁%၊

- ငွေကျပ်တစ်သိန်း။

ပေးဆောင်ရမည့် အခွန်ပမာဏတွင် အရစ်ကျ ပေးဆောင်ရ သည့် အခွန်များလည်း ပါဝင်သည်။

ကြေညာလွှာအချိန်မီတင်သွင်းခြင်း သို့မဟုတ် သတ်မှတ်ရက် အတွင်း အခွန်ပေးဆောင်နိုင်ခြင်းမရှိပါက အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေနှင့်အညီ အချိန်တိုးမြှင့်ပေးရန် သက်ဆိုင်ရာ အခွန်ရုံးသို့ သက်မှတ်ချက်များနှင့်အညီ ကြိုတင်လျှောက်ထား၍ ခွင့်ပြုချက်ရရှိပါက ဒဏ်ကြေးငွေချမှတ်ခြင်းနှင့် ရာဇဝတ်ကြောင်း အရ တရားစွဲဆိုခံရခြင်းမှ လွတ်ကင်းနိုင်ပါသည်။

ကြေညာလွှာတွင် မမှန်ကန်သော ဖော်ပြချက် သို့မဟုတ် ချန်လှပ်ထားခဲ့သော အကြောင်းအချက်တစ်ခုခုနှင့် စပ်လျဉ်း၍ အခွန်ကို လျော့နည်းပေးဆောင်ခဲ့ခြင်း သို့မဟုတ် လျော့နည်း ပေးဆောင်ခဲ့ဖွယ်ရှိပြီး အဆိုပါ ဖော်ပြချက် သို့မဟုတ် ချန်လှပ် ထားချက်သည် အခွန်ထမ်းက ကြိုတင်ကြံရွယ်ချက်ဖြင့် ပြုလုပ် ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းဖြစ်ပါက အောက်ဖော်ပြပါ ဒဏ်ကြေးငွေတစ်ရပ်ရပ်ကို ပေးဆောင်ရမည်-

- လျော့နည်းပေးဆောင်သည့် အခွန်ပမာဏသည် ကျပ် သိန်း ၁၀၀၀ ထက်ကျော်လွန်လျှင် သို့မဟုတ် ပေးဆောင် ရမည့်အခွန်၏ ၅၀% ထက် ကျော်လွန်လျှင် လျော့နည်း ပေးဆောင်သည့် အခွန်ပမာဏ၏ ၇၅%၊
- အထက်ပါ အချက်နှင့် အကျိုးမဝင်ပါက လျော့နည်း ပေးဆောင်သည့် အခွန်ပမာဏ၏ ၂၅%။

မှားယွင်းသော သို့မဟုတ် လမ်းလွဲစေနိုင်သော ဖော်ပြချက်ကို တင်ပြသဖြင့် စည်းကြပ်မှုပြုလုပ်ရာတွင် အမှန်ပေးဆောင်ရန် တာဝန်ရှိသော အခွန်အောက် လျော့နည်းပေးဆောင်ခဲ့ဖွယ်ရှိ လျှင်ဖြစ်စေ၊ အမှန်ပြန်အမ်းရမည့်ငွေထက် ပိုမိုပြန်အမ်းခဲ့ဖွယ် ရှိလျှင်ဖြစ်စေ ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်း အပြင် အောက်ပါဒဏ်ကြေးငွေတို့အနက် များရာဒဏ်ကြေးငွေကို ပေး ဆောင်ရမည်-

- အမှန်ကျသင့်သည့်အခွန်နှင့် လျော့နည်းစည်းကြပ်ခဲ့နိုင် ဖွယ်ရှိသည့် အခွန်တို့၏ ခြားနားသည့်ပမာဏ၊
- အမှန်ပြန်အမ်းရမည့်ငွေကြေးနှင့် ပိုမိုပြန်အမ်းခဲ့နိုင်ဖွယ် ရှိသည့် ငွေကြေးတို့၏ ခြားနားသည့်ပမာဏ။

အခွန်ကြေညာလွှာတင်သွင်းရန် ပျက်ကွက်ခြင်းသည် အခွန် ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ အခွန်စီမံအုပ်ချုပ်မှုဆောင်ရွက် ခြင်းကို တမင်ဟန့်တားခြင်း သို့မဟုတ် ဟန့်တားရန် အားထုတ် ခြင်းပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းငါးသောင်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ခြင်း ခံရမည်ဖြစ်သည်။

ကြေညာလွှာဖြည့်သွင်းပုံနည်းစနစ်။

သက်ဆိုင်ရာ အပိုင်းတွင်သာ ဖြည့်ရမည်။ ငွေပမာဏအားလုံးကို ကျပ်ငွေဖြင့် ရေးသွင်းရမည်။ ပူးတွဲတင်ပြလာသည့် မည်သည့် စာရင်းဇယား သို့မဟုတ် စာရွက်စာတမ်းများတွင်လည်း ငွေ ပမာဏများကို ကျပ်ငွေဖြင့် ရေးသွင်းရမည်။ နိုင်ငံခြားငွေဖြင့် ရရှိသောငွေ သို့မဟုတ် ကုန်ကျသော အသုံးစရိတ်များ အတွက် ယင်းဝင်ငွေရရှိသည့် သို့မဟုတ် ယင်းအသုံးစရိတ် ကုန်ကျသည့်နေ့စွဲတွင် အသုံးပြုလျက်ရှိသည့် ငွေလဲနှုန်းဖြင့် ယင်း နိုင်ငံခြားငွေပမာဏကို ကျပ်ငွေသို့ ပြောင်းလဲရမည်။ ပြောင်းလဲ တွက်ချက်ထားသည့် စာရင်းအသေးစိတ်အား သတ်မှတ် ထားသည့် နောက်ဆက်တွဲပုံစံဖြင့် တင်ပြရမည်။

အပိုင်း က မှ ဂ အထိ ပြည်တွင်းရငွေကို ဒေါ်လ်ကိုကွက် (က) တွင် ရေးသွင်း၍ ပြည်ပရငွေကို ဒေါ်လ်ကိုကွက် (ခ) တွင် ရေး သွင်းပါ။ ပြည်ပနေနိုင်ငံခြားသားဖြစ်ပါက ဒေါ်လ်ကိုကွက် (ခ) တွင် ရေးသွင်းရန် မလိုအပ်ပါ။

သင် ဖြည့်စွက်ရမည့် အပိုင်းများ၏ ညွှန်ကြားချက်များကို သေချာစွာဖတ်ပါ။ မိမိဘာသာနားလည်နိုင်သည့် အလျားကွက် များအတွက် ညွှန်ကြားချက် မပါရှိပါ။

အထူးသဖြင့် စာမျက်နှာ ၈ ရှိ အခွန်ထမ်း (သို့) ကိုယ်စားလှယ်၏ ကတိဝန်ခံချက်တွင် လက်မှတ်ထိုးရပါမည်။ အကယ်၍ တစ်စုံ တစ်ဦးအား ဆောင်ရွက်ခပေး၍ အခွန်ကြေညာလွှာကို ဖြည့်သွင်း စေပါက ထိုသူသည် စာမျက်နှာ ၇ ရှိ ဆောင်ရွက်ခယူ၍ ကြေညာလွှာဖြည့်သွင်းသူကတိဝန်ခံချက်တွင် လက်မှတ်ထိုးရပါ မည်။ စာရွက်စာတမ်းလိမ်ညာတင်သွင်းခြင်းသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၇ ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း သတိပြုစေ လိုပါသည်။

ပုဂ္ဂိုလ်စုဝင်ငွေကြေညာလွှာအတွက် အသေးစိတ် ညွှန်ကြားချက်များ

အခွန်ထမ်း၏ ကိုယ်ရေးအချက်အလက်

အလျားကွက် (က)

- အကွက်တွင်ဖော်ပြထားခြင်းမရှိသော ပုဂ္ဂိုလ်စုများ၊ အကျိုးအမြတ်မယူသောအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ အနေဖြင့် ပုဂ္ဂိုလ်စု(အခြား) ကို အမှတ်ခြစ်ပါ။

အလျားကွက် (ဃ)

- ဤကြေညာလွှာသည် အခွန်ထမ်းတစ်ဦးအတွက် ပထမဆုံး အကြိမ် တင်သွင်းသည့် ဝင်ငွေကြေညာလွှာဖြစ်ပါက “ပြည်တွင်းအခွန်များဦးစီးဌာနထံသို့ တင်သွင်းသည့် ကနဦး ကြေညာလွှာ”ကို အမှတ်ခြစ်ပါ။
- ဤအခွန်ထမ်းအတွက် နောက်ဆုံးတင်သွင်းသော ကြေညာလွှာဖြစ်ပါက “ပြည်တွင်းအခွန်များဦးစီးဌာနထံ သို့ တင်သွင်းသည့် အပြီးသတ်ကြေညာလွှာ”ကို အမှတ် ခြစ်ပါ။ (ဥပမာ - လုပ်ငန်းပိတ်သိမ်းလိုက်ခြင်းကြောင့် အဆိုပါ အခွန်ထမ်းမရှိတော့သော အခြေအနေမျိုး)
- ၂၀၂၄-၂၀၂၅ ဝင်ငွေနှစ်အတွက် ယခင်တင်သွင်းထားသော ကြေညာလွှာကို ပြင်ဆင်ခြင်းဖြစ်ပါက “၂၀၂၄-၂၀၂၅

ဝင်ငွေနှစ်အတွက် ပြင်ဆင်ထားသည့် ကြေညာလွှာ” ကို အမှတ်ခြစ်ပါ။

- သင့်အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု မိန့်အရ ကင်းလွတ်ခွင့်/ အထူးစီးပွားရေးဇုန် ဥပဒေအရ ကင်းလွတ်ခွင့် တောင်းခံပါက “MIC/ SEZ အရ ကင်းလွတ်ခွင့်” ကို အမှတ်ခြစ်ပါ။ ကင်းလွတ်ကြောင်း ခွင့်ပြုမိန့်မိတ္တူနှင့်တကွ ကင်းလွတ်ခွင့်ရသည့် ဝင်ငွေ ပမာဏ တွက်ချက်ထားပုံကို ပူးတွဲတင်ပြပါ။
- သင့်အနေဖြင့် နိုင်ငံတော်ကရယူဆောင်ရွက်သည့် ထောက်ပံ့ ငွေများ (Grant Aid)/ သက်သာသောချေးငွေ (Concessional Loan) တို့ဖြင့်ဆောင်ရွက်ခြင်းအတွက် အခွန်ကင်းလွတ်ခွင့် တောင်းခံပါက “Grant Aid/ Concessional Loan အရ ကင်းလွတ်ခွင့်” ကို အမှတ်ခြစ်ပါ။ ကင်းလွတ်ကြောင်း ခွင့်ပြုမိန့် မိတ္တူနှင့်တကွ ကင်းလွတ်ခွင့်ရသည့် ဝင်ငွေ ပမာဏ တွက်ချက်ထားပုံကို ပူးတွဲတင်ပြပါ။
- ယခင် ကြေညာလွှာတင်သွင်းပြီးနောက်တွင် လိပ်စာ ပြောင်းလဲသွားပါက “လိပ်စာပြောင်းလဲခြင်း”ကို အမှတ် ခြစ်ပါ။
- ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီများ ဖြစ်ပါက အသားတင်အမြတ်အပေါ် ၁၇ ရာခိုင်နှုန်းဖြင့် အခွန်တွက်ချက်နိုင်ရန်အတွက် “ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အများပိုင်ကုမ္ပဏီများ” ကို အမှတ်ခြစ်ပါ။
- ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း ကဏ္ဍတွင်ပါဝင်လုပ်ကိုင်သည့် ပုဂ္ဂိုလ်စုဖြစ်ပါက စုစုပေါင်း အသားတင်အမြတ်ဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်းဖြင့် အခွန် တွက်ချက်နိုင်ရန်အတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ထုတ်လုပ်ခြင်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်သည့် ပုဂ္ဂိုလ်စု”ကို အမှတ်ခြစ်ပါ။ (လုပ်ငန်းအသေးစိတ်အား စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၂-၂၀၂၃ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၁၁/၂၀၂၃ တွင် ပြဋ္ဌာန်းထားပါသည်။)
- ယခင်ကြေညာလွှာ တင်သွင်းပြီးနောက်တွင် ငွေစာရင်း သို့မဟုတ် စာရင်းတန်ဖိုးသတ်မှတ်မှုနည်းလမ်း ပြောင်းလဲ ပါက “ငွေစာရင်းထားရှိသည့်နည်းလမ်း (သို့မဟုတ်) ကုန် လက်ကျန် တန်ဖိုးသတ်မှတ်မှုနည်းလမ်း ပြောင်းလဲခြင်း” ကို အမှတ်ခြစ်ပါ။

အခွန်ထမ်း၏ ကိုယ်ရေးအချက်အလက်

အခွန်ထမ်း၏ ကိုယ်ရေးအချက်အလက် ဖြည့်သွင်းရန် နေရာ တွင် သင်၏ အကောက်ခွန် IE Code နှင့် Industry Code တို့ကို ဖြည့်သွင်းပါ။

အပိုင်း က - စီးပွားရေးလုပ်ငန်းမှ ဝင်ငွေနှင့် အသုံးစရိတ်များ

စာရင်းပြုစုနည်း။ ယေဘုယျအားဖြင့် ရ/သုံးစာရင်းများ ပြုစုရန် မြန်မာနိုင်ငံစာရင်းကိုင်စံများကို အသုံးပြုရမည်။ သို့သော် လူတစ်ဦး တစ်ယောက်အနေနှင့် ငွေကိုင်နည်း (cash method

of accounting) သို့မဟုတ် အခြားသင့်တင့်သော စာရင်းပြုစု နည်းကို အသုံးပြုနိုင်သည်။ ငွေကိုင်နည်း ဆိုရာဝယ် ရငွေကို ငွေသားလက်ခံရရှိခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ငွေလက်ခံရရှိသည့်အချိန်တွင် စာရင်းသွင်းခြင်းနှင့် အသုံးစရိတ် များကို ငွေပေးချေသည့်အချိန်တွင် စာရင်းသွင်းခြင်းကို ဆိုလိုသည်။

အပိုင်း က၊ အလျားကွက် ၁

စီးပွားရေးလုပ်ငန်းမှဝင်ငွေနှင့် အကျိုးအမြတ်မယူသောအဖွဲ့ အစည်းများ၏ဝင်ငွေ။ ဤဝင်ငွေကြေညာလွှာတွင် စီးပွားရေး လုပ်ငန်းမှဝင်ငွေဆိုသည်မှာ စီးပွားရေးလုပ်ငန်းမှရသော အကျိုးအမြတ်ကို ဆိုလိုသည်။ စီးပွားရေးလုပ်ငန်းမှ ဝင်ငွေတွင် ရင်းနှီးမြှုပ်နှံမှုမှရသော အတိုးနှုန်းများ၊ ငွေချေးသက်သေခံ လက်မှတ်များမှရရှိသောငွေ၊ အကျိုးတူစာချုပ်များ၊ ကုမ္ပဏီကြီး (သို့) လုပ်ငန်းကြီးတစ်ခုခုသို့ ချေးထားသောငွေအတွက် ထုတ်ပေး သောလက်မှတ်၊ ဒီဘင်ချာငွေချေးလက်မှတ်များလည်း ပါဝင် သည်။ အခြေပစ္စည်းမှမြတ်စွန်းငွေ မပါဝင်ပါ။ အခြေပစ္စည်းမှ မြတ်စွန်းငွေကို အခြေပစ္စည်းမှမြတ်စွန်းငွေ ကြေညာလွှာဖြင့် သီးသန့်တင်သွင်းရမည်။ စီးပွားရေးလုပ်ငန်းမှရသော ဝင်ငွေ အမျိုးအစားများကို အောက်တွင် ဖော်ပြထားသည် -

- အခွန်ထမ်းက လုံလောက်သော အကြောင်း တစ်စုံ တစ်ရာ မရှိဘဲ အိမ်ထောင်ဘက်နှင့် အိမ်ထောင်မကျ သေးသည့် သားသမီးတို့ထံသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းပေးသည့် လုပ်ငန်းမှ ရရှိသည့် ဝင်ငွေ၊
- စီးပွားရေးလုပ်ငန်း ဆက်လက်လည်ပတ်ဆောင်ရွက် နိုင်ရန်အတွက်သာဟူသော ကန့်သတ်ချက်ဖြင့် လက်ခံ ရရှိငွေ၊
- ယခင်နှစ်တွင် ကြွေးဆုံးအဖြစ် နုတ်ပယ်ခဲ့ရာမှ ပြန်လည်ရရှိငွေ၊
- စီးပွားရေးလုပ်ငန်းမှတင်သောအကြွေး ပယ်ဖျက်မှု ကြောင့် ရသောဝင်ငွေ၊

အကျိုးအမြတ်မယူသောအဖွဲ့အစည်း၏ဝင်ငွေဆိုသည်မှာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့် ကြော်ငြာစာအမှတ်၊ ၇၉/၂၀၂၀ ပါ အဖွဲ့အစည်း၏ဝင်ငွေကို ဆိုလိုသည်။

ဤနေရာတွင် ဖော်ပြထားသော ဝင်ငွေအမျိုးအစား တစ်ခုချင်း စီ အတွက် အသေးစိတ်စာရင်းကို ပူးတွဲတင်ပြပါ။

ဝင်ငွေခွန်စည်းမျဉ်းများ စည်းမျဉ်း ၈၊ စည်းမျဉ်းခွဲ (ခ) နှင့်အညီ တွက်ချက်ပေးဆောင်ထားပါက ပုဂ္ဂိုလ်စုဝင်ငွေကြေညာလွှာနှင့် အတူ အချိုးကျအခွန်တွက်ချက်မှုပုံစံကို ပူးတွဲတင်ပြပါ။

သင်၏ စီးပွားရေးလုပ်ငန်းအသုံးစရိတ်ကို တွက်ချက်ရာတွင် ကုန်သွယ်လုပ်ငန်းခွန်ကို ထည့်သွင်းတွက်ချက်ခြင်း မပြုပါနှင့်။

အပိုင်း က၊ အလျားကွက် ၂ က မှ ၂ ည

အသုံးစရိတ်များ။ ယေဘုယျအားဖြင့် သက်ဆိုင်ရာဘဏ္ဍာနှစ် အတွင်း လုပ်ငန်းအတွက် ကုန်ကျသည့်စရိတ်များ၊ လုပ်ငန်း

ဆုံးရှုံးငွေများရှိလျှင် ထိုနှစ်အတွင်း ရရှိသည့် စည်းကြပ်ထိုက် သည့်ဝင်ငွေတွင် နုတ်ယူခွင့်ပေးရမည်။ စီးပွားရေးလုပ်ငန်း အတွက် ကုန်ကျသည့် စရိတ်များတွင် ပစ္စည်းတန်ဖိုးလျော့ငွေ ပါဝင်သည်။

သင်၏ စီးပွားရေးလုပ်ငန်းအသုံးစရိတ်ကို တွက်ချက်ရာတွင် ကုန်သွယ်လုပ်ငန်းခွန်ကို ထည့်သွင်းတွက်ချက်ခြင်း မပြုပါနှင့်။

သို့ရာတွင် အောက်ဖော်ပြပါအချက်များအတွက် နုတ်ပယ် တွက်ချက်ခွင့် မပြုပါ-

- ကိုယ်ရေးကိုယ်တာစရိတ် (သို့) ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စအတွက် ဆုံးရှုံးငွေ၊
- ဝင်ငွေခွန်၊
- ကုန်သွယ်လုပ်ငန်းခွန်၊
- မ-တည်ငွေရင်းဆုံးရှုံးမှု၊
- ပိုင်ဆိုင်မှုပစ္စည်း ရယူခြင်း၊ ထပ်တိုးခြင်းအတွက် အသုံးစရိတ်များ၊ သို့မဟုတ် မတည်ငွေစာရင်း ဆိုင်ရာ ကုန်ကျသည့်အသုံးစရိတ်များ တန်ဖိုးလျော့ခြင်း၊ အတိုး နှုန်း၊ အခွန်များနှင့် လုပ်ငန်းဆောင်ရွက်ရန် စတင်ချိန် ၌ ကုန်ကျသည့်စရိတ်ကဲ့သို့သော သွယ်ဝိုက်ကုန်ကျ သည့် စရိတ်များ၊
- လုပ်ငန်းပမာဏနှင့် မမျှအောင်များသည့် စရိတ်များ၊ လုပ်ငန်းနှင့် မဆီလျော်သည့် အသုံးစရိတ်များ (လာဘ် ပေးမှုများ၊ ဒဏ်ကြေးနှင့် ပြစ်ဒဏ်များ၊ တရားမဝင် လောင်းကစားရုံးငွေများ၊ တရားမဝင် သို့မဟုတ် ခိုး ရာပါ ပစ္စည်းများ ဝယ်ယူခြင်း) (သို့မဟုတ်)၊
- ကုမ္ပဏီနှင့် သမဝါယမအသင်းမဟုတ်သော အဖွဲ့ အစည်းတွင် ပါဝင်သူ တစ်ဦးဦးအား ပေးသည့်ငွေ (အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းအတွက် ပေးငွေ မဟုတ်ပါက)

အပိုင်း က ၊ အလျားကွက် ၂ က

အရောင်း သို့မဟုတ် လုပ်ငန်းလည်ပတ်ရန် ကုန်ကျစရိတ်။ အချောထည်ပြုလုပ်နေဆဲ ကုန်ပစ္စည်းစုများကို လည်းကောင်း၊ ကုန်ချော ကုန်ပစ္စည်းစုများကို လည်းကောင်း ထိန်းသိမ်းထားရှိ လျှင် ယင်းကဲ့သို့ ကုန်ပစ္စည်းစုများ၏ ကုန်လက်ကျန်စာရင်းကို ပြုစုထားရှိရမည်။ ဤနေရာတွင် ရောင်းချလိုက်သော ကုန် ပစ္စည်း၏ကုန်ကျမှုအတွက် နုတ်ယူမည့်ငွေကိုဖြည့်ပါ။ အရောင်း သို့မဟုတ် လုပ်ငန်းလည်ပတ်ရန် ကုန်ကျစရိတ် တွက်ချက်ပုံ ကို ဖော်ပြထားသည့် ဇယားတစ်ခုအား ပူးတွဲ တင်ပြပါ။

ရောင်းချလိုက်သောကုန်ပစ္စည်း၏ ကုန်ကျမှုကို နုတ်ယူရန် ယင်းကုန်ပစ္စည်းစုစာရင်းကို စတင်ဖွင့်လှစ်လိုက်သောနှစ်တွင် ကျသင့်ခဲ့သော ကုန်ပစ္စည်းစုကုန်ကျစရိတ်အပေါ် မူတည် တွက်ချက်ရမည်ဖြစ်ပြီး ယင်းကုန်ပစ္စည်းစုစာရင်းကို ပိတ်လိုက် ချိန်တွင် ကျသင့်နေမည့် ကုန်ပစ္စည်းစု ကုန်ကျစရိတ်ကို နုတ်ယူ ရမည်။

အပိုင်း က၊ အလျားကွက် ၂ ခ

အထွေထွေနှင့်အုပ်ချုပ်မှုစရိတ်။ အထွေထွေနှင့် အုပ်ချုပ်မှု စရိတ်အားလုံးကို ဖော်ပြထားသည့်ဇယားကို ထည့်သွင်းတင်ပြပါ။

အပိုင်း က၊ အလျားကွက် ၂ ဂ

ဝန်ထမ်း/ အလုပ်သမားစရိတ်များ။ အလျားကွက် ၂ က တွင် ထည့်သွင်းထားခြင်းမရှိသည့် ပမာဏများအားလုံးကို ဤ အလျားကွက်တွင် ဖော်ပြပါ။

အပိုင်း က၊ အလျားကွက် ၂ ဓ

တန်ဖိုးလျော့သက်သာခွင့်။ တန်ဖိုးလျော့သည့် ပိုင်ဆိုင်ပစ္စည်း များအတွက် တန်ဖိုးလျော့ သက်သာခွင့် ရှိသည်။ တန်ဖိုးလျော့ နှုန်းများကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်စွဲဖြင့် ထုတ်ပြန် သည့် အမိန့်အမှတ် ၁၉/၂၀၁၆ နှင့်အညီ တွက်ချက်ပါ။ ထို့ပြင် ၁၀-၆-၂၀၂၀ ရက်စွဲဖြင့် ထုတ်ပြန်သည့် ဝင်ငွေခွန်စည်းမျဉ်း များကို ပြင်ဆင်သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၆၂/၂၀၂၀ ၏ အပိုဒ် ၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရပါမည်။ အောက်ပါ စည်းမျဉ်းများနှင့်အညီ တန်ဖိုးလျော့သက်သာခွင့် တွက်ချက်ထားပုံဇယားကို ကြေညာလွှာနှင့်အတူ ပူးတွဲ တင်ပြရမည် -

- ၁။ တန်ဖိုးလျော့သက်သာခွင့်ပြုသည့် ပိုင်ဆိုင်ပစ္စည်းများ ကို အမျိုးအစားခွဲထားပြီး သက်ဆိုင်ရာတန်ဖိုးလျော့ ရာခိုင်နှုန်းများကို **Straight Line Depreciation Rate** ဖြင့် ဖော်ပြထားသည်။
- ၂။ ပစ္စည်းတစ်မျိုးစီအတွက် တန်ဖိုးလျော့ခွင့်ပြုငွေ သတ်မှတ်ချက်သည် အထက်တွင် ဖော်ပြထားသော သက်ဆိုင်ရာတန်ဖိုးလျော့ခွင့်ပြုငွေနှုန်းနှင့် ထိုပစ္စည်း ၏မူလတန်ဖိုးနှင့် မြှောက်ရမည်။
- ၃။ တန်ဖိုးလျော့ခွင့်ပြုငွေနှုန်းဇယားတွင် ဖော်ပြမထား သည့် ပစ္စည်းနှင့်စပ်လျဉ်း၍ နုတ်ပေးရမည့်ပစ္စည်း တန်ဖိုးလျော့ငွေမှာ မူရင်းတန်ဖိုးအပေါ်တွင် တစ်နှစ် လျှင် ၅ ရာခိုင်နှုန်း ဖြစ်သည်။
- ၄။ မည်သည့်ပစ္စည်းဖြစ်စေ ယင်းပစ္စည်းပိုင်ဆိုင်သည့်နှစ် များအတွက် တန်ဖိုးလျော့ခွင့်ပြုငွေစုစုပေါင်း ပမာဏ သည် အခွန်ထမ်းမှ ထိုပစ္စည်းအတွက် ကုန်ကျထား သည့် မူလတန်ဖိုးထက် မပိုရပါ။
- ၅။ မြေယာငှားရမ်းလုပ်ကိုင်သူအား အဆောက်အအုံနှင့် စက်ကိရိယာများ ငှားရမ်းထားပြီး အဆောက်အအုံ ငှားရမ်းခသည် စက်ကိရိယာများ ငှားရမ်းခနှင့် ခွဲမရ ပါက အဆောက်အအုံနှင့် စက်ကိရိယာများအတွက် ပါ တန်ဖိုးလျော့ငွေ ခွင့်ပြုသည်။
- ၆။ သင်သည် ပစ္စည်းတစ်ခုကို တစ်နှစ်ပတ်လုံး အသုံး မပြုသော်လည်း အခြားသူတစ်ဦးဦးထံသို့ ယင်းနှစ် အတွင်း လွှဲပြောင်းခြင်းမရှိပါက ထိုတစ်နှစ်ပတ်လုံး အတွက် တန်ဖိုးလျော့ငွေ ခံစားခွင့်ရှိသည်။
- ၇။ ပိုင်ဆိုင်ပစ္စည်းအား အခြားသူတစ်ဦးဦးထံသို့ လွှဲပြောင်း သည့်နှစ်တွင် ထိုပစ္စည်းအား နောက်ဆုံး လက်ဝယ်

ပိုင်ဆိုင်အသုံးပြုခဲ့သူသည် ယင်းနှစ်အတွက် တန်ဖိုး
လျော့ငွေအပြည့် ခံစားခွင့်ရှိသည်။

- ၈။ မြန်မာနိုင်ငံ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ၊
ရရှိသည့် ဝင်ငွေတွက်ချက်ရာတွင် (အထက်ဖော်ပြပါ
ဇယားတွင် မပါရှိပါက) လုပ်ငန်း၏ အုပ်ချုပ်စီမံဌာန
ရှိသည့်နိုင်ငံမှ ခွင့်ပြုထားသည့် တန်ဖိုးလျော့သက်သာ
ခွင့်အတိုင်း ခံစားခွင့်ရှိသည်။
- ၉။ တန်ဖိုးလျော့ခွင့်ပြုငွေနှုန်း ပုံသေပိုင်ပစ္စည်း ဇယား
တွင် မပါရှိသော ပုံသေပိုင်ပစ္စည်းများကို မူလတန်ဖိုး
အပေါ် အခြေပြုလျက် တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့်
တန်ဖိုးလျော့ရမည်။ သို့ရာတွင် သင့်အနေဖြင့် ဇယား
တွင် ဖော်ပြထားသည့်နှုန်းထက် ပိုသည့် သို့မဟုတ်
လျော့သည့်ပစ္စည်း၏ အသုံးဝင်သက်တမ်းနှင့်အညီ
တွက်ချက်ထားသည့်နှုန်းကို အသုံးပြုလိုပါက လုံ
လောက်သော အကြောင်းပြချက်၊ အထောက်အထား
စာရွက်စာတမ်းများနှင့်အတူ ပြည်တွင်းအခွန်များဦးစီး
ဌာန ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြတောင်းခံနိုင်သည်။
- ၁၀။ အခွန်ငွေစည်းကြပ်ခြင်း၌ ထည့်သွင်းရန် ရည်ရွယ်၍
တန်ဖိုးလျော့သက်သာခွင့် ခံစားခွင့်ရှိသည့်ပစ္စည်းအား
အချိန်ပိုင်း အသုံးပြုထားပါက ထိုပစ္စည်း အသုံးပြု
သည့်ကာလနှင့် သက်ဆိုင်သည့် တန်ဖိုးလျော့သက်
သာခွင့် ခံစားခွင့်ရှိသည်။ တန်ဖိုးလျော့သက်သာခွင့်
ရှိသည့် ပစ္စည်းအတွက် တစ်နှစ်ထက် ကျော်လွန်၍
ကုန်ကျစရိတ်များရှိပါက အခြားနှစ်များအတွက် ကုန်ကျ
စရိတ်အား နောက်ထပ်ပစ္စည်းတစ်ခုအား တွက်ချက်
သကဲ့သို့ တန်ဖိုးလျော့ငွေကို တွက်ချက်ရမည်။

၁၁။ အဆောက်အအုံအားဝယ်ခြင်း၊ ရောင်းခြင်း၊ ပြုရာ၌
မြေပါဝင်ပါက အဆောက်အအုံအတွက် သင့်တော်
သည့် ကျသင့်ငွေကို ခွဲခြားတွက်ချက်ရမည်။

၁၂။ ကြေညာလွှာတွင် ထည့်သွင်းခံစားမည့် ပုံသေပိုင်ပစ္စည်း
များ၏ တန်ဖိုးလျော့ စတင်ခံစားသည့်နှစ်မှစ၍ နှစ်
အလိုက် တန်ဖိုးလျော့ခံစားထားမှု အခြေအနေအား
ယခင်နှစ်များတွင် တင်ပြခဲ့ခြင်းမရှိပါက ယခုနှစ်မှ
စတင်၍ အသေးစိတ်ဇယားဖြင့် ဖော်ပြပေးရန်ဖြစ်ပါ
သည်။ (ဥပမာ-အမျိုးအစားတူ ပုံသေပိုင်ပစ္စည်းများ၏
စုစုပေါင်းတန်ဖိုးလျော့အား စုပေါင်းဖော်ပြခြင်း
မဟုတ်ဘဲ ပုံသေပိုင်ပစ္စည်းတစ်ခုချင်းစီ၏ နှစ်အလိုက်
တန်ဖိုးလျော့ ခံစားထားမှု အခြေအနေအား အသေး
စိတ်ဇယားဖြင့် ဖော်ပြခြင်း)။

အခွန်တွက်ချက်ရာတွင် ကုန်ကျစရိတ်ကို အရစ်ကျ ခုနှိမ်ခြင်း။
ကန့်သတ်သက်တမ်းရှိသည့် ခြပ်မဲ့ပစ္စည်းများ၊ အခွန်စည်းကြပ်
ထိုက်သည့်ဝင်ငွေရရှိရန် အသုံးပြုသည့် ခြပ်မဲ့ပစ္စည်းများကို
ယင်းပစ္စည်း၏ အသုံးဝင်သက်တမ်းအရ စရိတ်အား အရစ်
ကျနုတ်ပယ်ခွင့်ရှိသည်။ ပစ္စည်းတစ်ခု၏ အသုံးဝင်သက်တမ်း
ကို အခြေခံ၍ အရစ်ကျနုတ်ပယ်မည့် ပမာဏကို စနစ်တကျ
တွက်ချက်သည့်နည်းလမ်း အများအပြားရှိသည်။ ယင်းနည်းလမ်း
များတွင် မျဉ်းဖြောင့်နည်း (Straight-line method)၊ လက်ကျန်
တဖြည်းဖြည်းကုန်ခြင်းနည်း (Reducing balance method)၊
ထုတ်ကုန်အရေအတွက်ဖြင့် တွက်နည်း (Unit of production
method) တို့ ပါဝင်သည်။ အရစ်ကျနုတ်ယူမည့်ငွေကို ယင်းအလျား
ကွက်တွင် ဖြည့်ပါ။ မရေရာသော သက်တမ်းရှိသည့် ခြပ်မဲ့ပစ္စည်း
များကို အခွန်တွက်ချက်ရာတွင် စရိတ်အား အရစ်ကျ ခုနှိမ်ခွင့်
မရှိပါ။

တန်ဖိုးလျော့ခွင့်ပြုငွေနှုန်းဇယား				
စဉ်	မ-တည်ပိုင်ပစ္စည်းအမျိုးအစား			မူရင်းတန်ဖိုးအပေါ် ရာခိုင်နှုန်း
၁။	(က)		အဆောက်အအုံ	
			လက်ရွေးစင်ပစ္စည်းများနှင့် သံချောင်းသွင်းကွန်ကရစ်များဖြင့် ဆောက်လုပ် ထားသော ခိုင်ခံ့တောင့်တင်းသည့် ပထမတန်းတိုက်	
	(ခ)	(၁)	စက်ရုံအဆောက်အအုံများ	
		(၂)	ကျန်အဆောက်အအုံများ	
	(ဂ)	(၁)	သင့်ရုံခိုင်ခံ့တောင့်တင်းသည့်ဒုတိယတန်းတိုက်	
		(၂)	စက်ရုံအဆောက်အအုံများ	
	(င)	(၁)	ကျန်အဆောက်အအုံများ	
		(၂)	အုတ်ကြွပ်၊ သို့မဟုတ် သွပ်မိုးထားသည့် သစ်သားအဆောက်အအုံ	
	(စ)	(၁)	စက်ရုံအဆောက်အအုံများ	
		(၂)	ကျန်အဆောက်အအုံများ	
	(ဃ)		ဝါးနှင့်သက်ကယ်ဓနီများဖြင့်ဆောက်လုပ်ထားသည့်အဆောက်အအုံ	
				အစားထိုးပြုပြင်ခြင်းအတွက် ကုန်ကျစရိတ်ကို သာမန် အသုံးစရိတ်အဖြစ်ခွင့်ပြုမည်။

၂။	(က)		ပရိဘောဂများနှင့် အဆောက်အအုံတွင် တပ်ဆင်ထားသည့်ပစ္စည်းများ- အထွေထွေ (ပန်းကန်ခွက်ယောက်၊ ဖန်ထည်၊ ရက်ထည်နှင့် ပလပ်စတစ် ပိတ်များမှအပ အစားထိုးရာ၌ ကုန်ကျစရိတ်များကို သာမန်အသုံးစရိတ် အဖြစ် ခွင့်ပြုမည်။)	၅
	(ခ)		ဟိုတယ်၊ ရုပ်ရှင်ရုံနှင့် တည်းခိုခန်းများတွင် အသုံးပြုသည့် အိမ်ထောင်ပရိ ဘောဂ၊ တပ်ဆင်ထားသည့် ပစ္စည်းများ၊ ငွေထည်နှင့် မီးဖိုဆောင်သုံးပစ္စည်း	၆.၂၅
	(ဂ)		ဟိုတယ်၊ ဇာတ်ပွဲရုံနှင့် ရုပ်ရှင်ရုံများတွင် အသုံးပြုသည့် တူရိယာပစ္စည်း	၁၀
၃။	(က)		စက်ယန္တရားစု- အထွေထွေ	၅
	(ခ)		အောက်ပါများအတွက် သီးခြားနှုန်းများဖြင့် ခွင့်ပြုမည်-	
	(ဂ)		စက်ယန္တရားစု- အထွေထွေ	၅
		(၁)	ဆန်စက်	၆.၂၅
		(၂)	ဂျုံစက်	၆.၂၅
		(၃)	ဆီစက်	၆.၂၅
		(၄)	ရေခဲစက်	၆.၂၅
		(၅)	ဘီလပ်ရည်စက်	၆.၂၅
		(၆)	ကော်ဖီမှုန့်စက်	၆.၂၅
		(၇)	အချိုသောက်လက်ဖက်ခြောက်စက်	၆.၂၅
		(၈)	အရက်ချက်စက်	၆.၂၅
		(၉)	မုန့်ဖုတ်ဖိုနှင့် ဘီစကွတ်စက်	၆.၂၅
		(၁၀)	ခေါက်ဆွဲ၊ မြူစွမ်း၊ ကြာဆံ၊ မုန့်ဟင်းခါးဖတ် စသည့်စက်	၆.၂၅
		(၁၁)	အမှုန့်ကြိတ်စက်	၆.၂၅
		(၁၂)	စည်သွတ်စက်	၆.၂၅
		(၁၃)	သားရေထုတ်စက်	၆.၂၅
		(၁၄)	ဖိနပ်စက်	၆.၂၅
		(၁၅)	ခါတ်ခဲစက်	၆.၂၅
		(၁၆)	ကော်စက်	၆.၂၅
		(၁၇)	ဆပ်ပြာစက်	၆.၂၅
		(၁၈)	ဖယောင်းတိုင်စက်	၆.၂၅
		(၁၉)	ကြိုးကျစ်စက်	၆.၂၅
		(၂၀)	ဒန်သတ္တုပစ္စည်းစက်	၆.၂၅
		(၂၁)	သတ္တုပုံစက်	၆.၂၅
		(၂၂)	ပလပ်စတစ်ပစ္စည်းစက်	၆.၂၅
		(၂၃)	သစ်ခွဲစက်	၆.၂၅
		(၂၄)	ထုံးဖို	၆.၂၅
		(၂၅)	လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့်စက်	၆.၂၅
		(၂၆)	ကျောက်ပစ္စည်းစက်	၆.၂၅
		(၂၇)	သံမှအပအခြားသတ္တုအရည်ကျိုစက်	၆.၂၅
		(၂၈)	တွင်းခုံ	၆.၂၅
		(၂၉)	သင်္ဘောကျင်း	၆.၂၅
		(၃၀)	ပဲခွဲစက်	၆.၂၅
	(ဂ)	(၁)	ဆီခဲစက်	၁၀
		(၂)	ဓာတုဗေဒပစ္စည်း ထုတ်လုပ်သည့်စက်	၁၀
		(၃)	အဖြူချွတ်နှင့် ဆေးဆိုးစက်	၁၀
		(၄)	ရော်ဘာပစ္စည်းစက်	၁၀
		(၅)	အုတ်ဖို	၁၀
		(၆)	အုတ်ကြွတ်စက်	၁၀
		(၇)	ပိုင်ယာကြိုးနှင့် အိမ်ရိုက်သံစက်	၁၀

		(စ)	အထည်စက်	၁၀
		(င)	ဆားဖို	၁၀
၄။	(က)		စက်ပစ္စည်းများ-	
	(ခ)	(၁)	မြေပေါ်လျှပ်စစ်ကြိုးလုံးကြီး	၂.၅
		(၂)	လျှပ်စစ်ဓာတ်အားပေးစက်	၆.၂၅
		(၃)	လျှပ်စစ်ဓာတ်အားပို့သည့်စက်ကိရိယာ	၆.၂၅
		(၄)	မြေအောက်လျှပ်စစ်ကြိုးလုံးကြီး	၆.၂၅
		(၅)	ဓာတ်လှေကား	၆.၂၅
		(၆)	အထွေထွေလျှပ်စစ်ပစ္စည်း	၆.၂၅
		(၇)	သတ္တုရေစိမ့်စက်ကိရိယာ	၆.၂၅
		(၈)	စက်ကိရိယာပြုပြင်ထိန်းသိမ်းသည့်စက်	၆.၂၅
		(၉)	ပုံနှိပ်စက်	၆.၂၅
	(ဂ)		လေဖိစက်နှင့်လေအားစက်ကိရိယာ	၆.၂၅
	(ဃ)		ရေခဲမုန့်စက်	၁၀
	(င)		ရုပ်ရှင်ထုတ်လုပ်မှု၊ ပြသမှုဆိုင်ရာ စက်ပစ္စည်း	၁၂.၅
			ခါတ်မှန်နှင့် ရောဂါကုခါတ်အားပစ္စည်းများ	၂၀
၅။	(က)		ရေကြောင်းသယ်ယူပို့ဆောင်ရေး-	
	(ခ)		သံထည်ခွံဖြင့် ဆောက်လုပ်ထားသော စက်မဲ့ရေယာဉ်	၅
	(ဂ)		သံထည်ခွံဖြင့် ဆောက်လုပ်သော စက်ရေယာဉ်	၆.၂၅
			သစ်သားခွံဖြင့် ဆောက်လုပ်သော ရေယာဉ်	၁၀
၆။	(က)	(၁)	ကုန်းလမ်းသယ်ယူပို့ဆောင်ရေးယာဉ်များ-	
		(၂)	မော်တော်ယာဉ်	၁၂.၅
	(ခ)		စက်ဘီးနှင့် ဆိုက်ကားများ	၁၂.၅
			အငှားယာဉ်၊ ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများ၊ စက်မဲ့ယာဉ်များ	၂၀
၇။	(က)	(၁)	အထွေထွေ-	
		(၂)	ရုံးသုံးစက်ကိရိယာ	၁၀
		(၃)	အလေးချိန်စက်နှင့် ကိရိယာ	၁၀
		(၄)	အလုပ်ရုံသုံးစက်ကိရိယာများနှင့် တန်ဆာပလာများ	၁၀
		(၅)	အထည်နှင့် ဦးထုပ်ချုပ်စက်	၁၀
		(၆)	သားရေနှင့် ကင်းဘတ်ပစ္စည်းချုပ်စက်များ	၁၀
		(၇)	အအေးခါတ်ပေးစက်ကိရိယာ	၁၀
		(၈)	ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ကိရိယာ	၁၀
		(၉)	ဆောက်လုပ်ရေးနှင့် အိမ်သုံးသံထည်ပစ္စည်း ထုတ်လုပ်သည့်စက်များ	၁၀
		(၁၀)	သတ္တုတွင်းသုံးစက်ပစ္စည်း	၁၀
		(၁၁)	လက်ယက္ကန်း	၁၀
	(ခ)	(၁)	ကြံရည်ကြိတ်စက်	၁၂.၅
		(၂)	ခွံစိတ်ကိရိယာများ	၁၂.၅
	(ဂ)	(၁)	စက်မှုလယ်ယာသုံးစက်ကိရိယာများ	၂၀
		(၂)	ဝန်ချီစက်	၂၀
၈။	(က)	(၁)	အခြားလုပ်ငန်းဆိုင်ရာ အထွေထွေပစ္စည်းများ-	
		(၂)	လေယာဉ်	၁၂.၅
		(၃)	စာရင်းပြုစက်များ၊ ဂဏန်းတွက်စက်များ	၁၀
		(၄)	ရုပ်ရှင်နှင့် ပြဇာတ်သရုပ်ဆောင်များ၏ အသုံးအဆောင်များ	၂၀
		(၅)	အသံဖမ်း၊ အသံချဲ့ပစ္စည်းကိရိယာများ	၁၀
		(၆)	ပုလင်းဆေးစက်	၁၀
		(၇)	ချပ်စက္ကူဘူးပြုလုပ်စက်	၆.၂၅
		(၈)	မြစ်နှင့် အရက်ချက်စက်ရုံ	၅

	(၈)	ကင်မရာနှင့် ဓာတ်ပုံပစ္စည်းများ	၁၀
	(၉)	ဘိလပ်မြေစက်	၆.၂၅
	(၁၀)	ဓာတုဗေဒပစ္စည်းစက်	၆.၂၅
	(၁၁)	ကွန်ပျူတာစနစ်သုံး ပစ္စည်းကိရိယာများ	၂၀
	(၁၂)	ဝါကြိတ်စက်	၆.၂၅
	(၁၃)	နို့ချက်စက်	၁၀
	(၁၄)	စာကူးစက်နှင့် မိတ္တူစက်များ	၁၀
	(၁၅)	သံရည်ကြိုစက်	၅
	(၁၆)	ဖန်ချက်စက်ရုံ	၆.၂၅
	(၁၇)	ပိုးသတ်ဆေးထုတ်လုပ်စက်	၁၂.၅
	(၁၈)	ဆွယ်တာထိုးစက်	၆.၂၅
	(၁၉)	လျှော်ဖွတ်၊ ဆေးဆိုးလုပ်ငန်း	
		- အထွေထွေလုပ်ငန်းသုံးကိရိယာ	၁၀
		- အဝတ်လျှော်စက်	၁၂.၅
	(၂၀)	မီးခြစ်စက်	၅
	(၂၁)	ရေနံကုမ္ပဏီများ	
		- စက်နှင့်စက်ကိရိယာများ	၅
		- ပိုက်လိုင်းများ	၅
		- လွန်တူးကိရိယာများ	၂၀
		- ရေနံတူးစင်များ	၁၀
		- ဘူမိ၊ ရူပလေ့လာစမ်းသပ်ရေးကိရိယာများ	၁၀
		- ဆိုက်စမစ်လေ့လာစမ်းသပ်ရေးကိရိယာများ	၁၀
		- အခြားလေ့လာစမ်းသပ်ရေးကိရိယာများ	၁၀
	(၂၂)	အောက်စီဂျင်၊ အဆက်တိလင်ဓာတ်ငွေ့ထုတ်လုပ်စက်	၅
	(၂၃)	သုတ်ဆေး၊ အရောင်တင်ဆေးထုတ်လုပ်စက်	၆.၂၅
	(၂၄)	ကြက်ဘဲ၊ အသားထုတ်လုပ်စက်	၆.၂၅
	(၂၅)	အပ်ချုပ်စက်များ	၁၀
	(၂၆)	သင်္ဘောဆေးမှုစက်	၁၀
	(၂၇)	သကြားစက်များ	၆.၂၅
	(၂၈)	တာပေါ်လင် (တာလပတ်သို့မဟုတ်ပလတ်စတစ်)	၁၂.၅
	(၂၉)	ရုပ်မြင်သံကြားစက်	
		- ကောင်းကင်ကြိုးတိုင်များ	၂.၅
		- အခြားကိရိယာများ	၁၂.၅
		- ဖမ်းစက်	
		(က) အထွေထွေ	၁၀
		(ခ) အငှား	၁၂.၅
	(၃၀)	အုတ်ကြွပ်ထုတ်လုပ်သည့်စက်	၁၀
	(၃၁)	လက်နှိပ်စက်များ(လျှပ်စစ်နှင့်သာမန်)	၁၀
	(၃၂)	ထီးထုတ်လုပ်စက်	၁၀
	(၃၃)	လေစုပ်၊သန့်ရှင်းရေးစက်များ	၁၀
	(၃၄)	ဗွီဒီယို	
		- ကစားစက်များ	၂၀
		- အခြားဗွီဒီယိုစက်များ	၁၀
	(၃၅)	အဝတ်လျှော်စက်များ	၁၂.၅

အပိုင်း က၊ အလျားကွက် ၂ ဆ

နိုင်ငံခြားအခွန်။ DTA စာချုပ်ဝင်နိုင်ငံများမှအပ အခြားပြည်ပ နိုင်ငံများတွင် ပေးဆောင်ခဲ့ရသည့်အခွန်ကို ဖြည့်စွက်ပါ။

အပိုင်း က၊ အလျားကွက် ၂ ဈ

အခြားကုန်ကျစရိတ်များ။ ပူးတွဲစာရင်း တင်ပြပါ။ အသုံးမပြုရသေးသည့် (ပိုလျှံနေသည့်) ကုန်သွယ်လုပ်ငန်းခွန် (ဝယ်ယူစဉ်က ပေးချေသည့်) Input Tax ကို ဤအလျားကွက်တွင် ဖြည့်ပါ။ ပြည်ပသို့တင်ပို့ခြင်း မဟုတ်သည့်သူများအတွက်သာ ဖြစ်သည်။ ပြည်ပသို့တင်ပို့သူသည် ပိုမိုပေးဆောင်ထားသော အသုံးမပြုရသေးသည့် ကုန်သွယ်လုပ်ငန်းခွန် Input Tax ကို နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာတွင် အသုံးပြုနိုင်သည်။

အပိုင်း ခ - ပစ္စည်းငှားရမ်းခြင်းမှရငွေနှင့် အသုံးစရိတ်များ

အပိုင်း ခ၊ အလျားကွက် ၂

ဝင်ငွေခွန်စည်းမျဉ်းများ စည်းမျဉ်း ၈၊ စည်းမျဉ်းခွဲ (ခ) နှင့်အညီ တွက်ချက်ပေးဆောင်ထားပါက ပုဂ္ဂိုလ်စုဝင်ငွေကြေညာလွှာနှင့်အတူ အချိုးကျအခွန်တွက်ချက်မှုပုံစံကို ပူးတွဲတင်ပြပါ။

အပိုင်း ခ၊ အလျားကွက် ၃ ဆ

တန်ဖိုးလျော့နှင့် ကုန်ကျစရိတ်ကို အရစ်ကျနုတ်ပယ်ခြင်း။ ပစ္စည်းအားလုံးအတွက် တန်ဖိုးလျော့ထားခြင်း၊ အရစ်ကျနုတ်ပယ်ထားခြင်းအတွက် ပူးတွဲစာရင်း ဖော်ပြပါ။ တန်ဖိုးလျော့နှုန်းထား တွက်ချက်ရာတွင် ဝင်ငွေခွန်စည်းမျဉ်းပါ နှုန်းထားများအတိုင်း တွက်ချက်ရမည်။

အပိုင်း ခ၊ အလျားကွက် ၃ ဇ

အခြားစရိတ်များ။ ၃ဇ တွင်ဖော်ပြထားသည့် စရိတ်များ အားလုံးအတွက် ပူးတွဲစာရင်း ဖော်ပြပါ။

အပိုင်း ဂ၊ အခြားရလမ်းများမှ ဝင်ငွေနှင့် အသုံးစရိတ်များ

အပိုင်း ဂ၊ အလျားကွက် ၁

အပိုင်း က သို့မဟုတ် ခ တို့တွင်တင်ပြထားသည့်ဝင်ငွေများအပြင် အခြားရလမ်းမှ ဝင်ငွေများနှင့် Realized Exchange Gain မှ ရရှိသောငွေများအား ဤအပိုင်းတွင်ဖော်ပြပါ။ ဤအလျားကွက်တွင် ဖော်ပြထားသည့်ဝင်ငွေ တစ်ခုချင်းစီအတွက် ပူးတွဲစာရင်း ဖော်ပြပါ။

ဝင်ငွေခွန်စည်းမျဉ်းများ စည်းမျဉ်း ၈၊ စည်းမျဉ်းခွဲ (ခ) နှင့်အညီ တွက်ချက်ပေးဆောင်ထားပါက ပုဂ္ဂိုလ်စုဝင်ငွေကြေညာလွှာနှင့်အတူ အချိုးကျအခွန်တွက်ချက်မှုပုံစံကို ပူးတွဲတင်ပြပါ။

အပိုင်း ဂ၊ အလျားကွက် ၂

အသုံးစရိတ်များ။ ဤနေရာတွင် အပိုင်း က (သို့) ခ တွင် ဖော်ပြထားသော အသုံးစရိတ်မှအပ နုတ်ပယ်ခွင့်ရှိသော အသုံးစရိတ်အားလုံးနှင့် Realized Exchange loss မှ စရိတ်များကို ဤအလျားကွက်တွင် ဖော်ပြပါ။ အပိုင်း က၊ အလျားကွက် ၂က

မှ ၂၂ အထိ အတွက် ညွှန်ကြားချက်များကို ကြည့်ပါ။ အပိုင်း ဂ အလျားကွက် ၂ အတွက်လည်း ၎င်းညွှန်ကြားချက်နှင့် သက်ဆိုင်သည်။ စီးပွားရေးလုပ်ငန်းမှ ရငွေနှင့် အသုံးစရိတ်များအတွက် ညွှန်ကြားချက်များသည် အခြားရလမ်းများမှ ဝင်ငွေနှင့် အသုံးစရိတ်များနှင့်လည်း သက်ဆိုင်သည်။ ဤနေရာတွင် ဖော်ပြထားသော အသုံးစရိတ် တစ်ခုချင်းစီအတွက် အသေးစိတ်စာရင်းကို ပူးတွဲတင်ပြပါ။ မ-တည်ပစ္စည်းမှ ဆုံးရှုံးငွေများသည် နုတ်ပယ်၍ မရနိုင်သည့်အတွက် အလျားကွက် ၂ တွင် ထည့်သွင်းရန် မလိုအပ်ပါ။

အပိုင်း ဃ - ဝင်ငွေခွန် စည်းကြပ်ထိုက်သည့် ဝင်ငွေတွက်ချက်ခြင်း

အပိုင်း ဃ၊ အလျားကွက် ၁ဃ

သယ်ယူလာသော အရှုံးများကို မထည့်သွင်းမီ စုစုပေါင်း အသားတင်ဝင်ငွေ(အရှုံး)။ အလျားကွက် ၁က၊ ၁ခ နှင့် ၁ဂ ပေါင်းလဒ်သည် အရှုံးဖြစ်ပါက ကွင်းစကွင်းပိတ် “()” ဖြင့် ဖော်ပြပြီး အပိုင်း ဃ ၏ ကျန်အပိုင်းများကို ကျော်၍ အပိုင်း င၊ အလျားကွက် ၁ တွင် “၀” ကို ဖြည့်ပါ။

အပိုင်း ဃ၊ အလျားကွက် ၂

ယခင်နှစ်များမှသယ်ယူလာသောအရှုံး။ ယခင်နှစ်များမှ သယ်ယူလာသော အရှုံးပမာဏကို အလျားကွက် ၂က၊ ၂ခ နှင့် ၂ဂ တို့တွင် ဖြည့်ပါ။ ဝင်ငွေရလမ်းတစ်ခုခုမှ ဆုံးရှုံးငွေကို ကျန် ဝင်ငွေရလမ်းများမှ ဝင်ငွေတွင် ခုနှိမ်နိုင်သည်။ ဆုံးရှုံးငွေကို တစ်ဆက်တည်း နောက်သုံးနှစ်အထိ သယ်ယူနိုင်သည်။

၂၀၂၁-၂၀၂၂ ဝင်ငွေနှစ် (၁-၁၀-၂၀၂၁ မှ ၃၁-၃-၂၀၂၂ ထိ)၊ ၂၀၂၂-၂၀၂၃ ဝင်ငွေနှစ် (၁-၄-၂၀၂၂ မှ ၃၁-၃-၂၀၂၃ ထိ) နှင့် ၂၀၂၃-၂၀၂၄ ဝင်ငွေနှစ် (၁-၄-၂၀၂၃ မှ ၃၁-၃-၂၀၂၄ ထိ) များ အတွက် အရှုံးခုနှိမ်ခွင့်ကို ရရှိမည်ဖြစ်သည်။

အပိုင်း ဃ၊ အလျားကွက် ၂ဃ

အရှုံးများကို ၃ နှစ်ထက်ပို၍ သယ်ဆောင်နိုင်ကြောင်း ခွင့်ပြုထားသည့် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ သို့မဟုတ် အခြား စာရွက်စာတမ်းများရှိပါက ယင်းတို့ကို ဤအခွန်ကြေညာလွှာ နှင့်တကွ ပူးတွဲ တင်ပြပါ။ အလျားကွက် ၂ဃ တွင် ပူးတွဲတင်ပြထားသည့် စာရွက်စာတမ်းများအရ ၃ နှစ်ထက်ပိုသည့် သယ်ဆောင်လာသည့် အရှုံးများကို ဖြည့်ပါ။

အပိုင်း ဃ၊ အလျားကွက် ၃

MIC/ SEZ/ NPO/ Grant Aid/ Concessional Loan ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ မနုတ်ပယ်မီ စုစုပေါင်း အသားတင်ဝင်ငွေ။ အလျားကွက် ၁ဃမှ ၂၄ ကိုနုတ်ပါ။ အသားတင် အရှုံးပေါ်ပါက “၀” ဟု ဖြည့်ပြီး အပိုင်း ဃ ၏ ကျန်အပိုင်းကို ကျော်၍ အပိုင်း င၊ အလျားကွက် ၁ တွင် “၀” ကို ဖြည့်ပါ။

အပိုင်း ဃ၊ အလျားကွက် ၄

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကင်းလွတ်ခွင့်/ အထူးစီးပွားရေးဇုန်ဥပဒေအရ အခွန်ကင်းလွတ်ခွင့်ပေးသည့် အသားတင် ဝင်ငွေပမာဏ။ ဤအလျားကွက်တွင် MIC/ SEZ ကင်းလွတ်ခွင့်ပြုသည့် အသားတင်ဝင်ငွေပမာဏကို ဖော်ပြရန် ဖြစ်ပါသည်။

အကယ်၍ သင့်အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ထံမှ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုသည့် ခွင့်ပြုမိန့်/ အထူးစီးပွားရေး ဇန်နဝါရီအရ ကင်းလွတ်ခွင့်ပြုသည့် ခွင့်ပြုမိန့်ရရှိပါက ကင်းလွတ်ခွင့်ရသည့်ဝင်ငွေကို မည်သို့တွက်ချက်ထားသည်ဆိုခြင်းကို ဇယားဖြင့် ပူးတွဲတင်ပြပါ။ MIC/ SEZ ကင်းလွတ်ခွင့်ပြုမိန့်ရရှိပြီးသော ကိစ္စရပ်များအတွက်သာ ဖြည့်သွင်းရန်ဖြစ်ပြီး သက်ဆိုင်ရာ ကင်းလွတ်ခွင့် အထောက်အထား မိတ္တူ ပူးတွဲတင်ပြပါ။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၈၊ ပုဒ်မခွဲ (က) အရ လုပ်ငန်းမှ ရရှိသည့်အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံရန် အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိပါက ကင်းလွတ်ခွင့်ပြုသည့် ဘဏ္ဍာနှစ်မှ ရရှိသောအမြတ်ငွေကို တစ်ဆက်တည်းဖြစ်သည့် နောက်ဘဏ္ဍာနှစ်တွင် အဆိုပါ လုပ်ငန်းတွင်ဖြစ်စေ၊ ၎င်း၏ အခြားအမျိုးအစားလုပ်ငန်းတွင်ဖြစ်စေ ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းအတွက် MIC က ခွင့်ပြုအမိန့်ရရှိပြီးမှသာ ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပါသည်။

သို့ရာတွင် ကင်းလွတ်ခွင့်ပြုသည့် ဘဏ္ဍာနှစ်မတိုင်မီ ရရှိခဲ့သည့် အမြတ်ငွေအား တစ်ဆက်တည်းဖြစ်သော နောက်ဘဏ္ဍာနှစ် (ကင်းလွတ်ခွင့်ပြုသည့်နှစ်) တွင် ပြန်လည်ရင်းနှီးမြှုပ်နှံပါက ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည် မဟုတ်ပါ။

အပိုင်း ဃ၊ အလျားကွက် ၅

MIC/ SEZ ကင်းလွတ်ခွင့်ပေးသည့် ဝင်ငွေနုတ်ပယ်ပြီး အကျိုးအမြတ်မယူသောအဖွဲ့အစည်း စသည်တို့၏ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ မနုတ်မီ စုစုပေါင်းအသားတင်ဝင်ငွေ။ အလျားကွက် ၃ မှ ၄ ကို နုတ်ပါ။ အသားတင်အရှုံးပေါ်ပါက “ဝ” ဟု ဖြည့်ပြီး အပိုင်း ဃ ၏ ကျန်အပိုင်းကိုကျော်၍ အပိုင်း ငါ အလျားကွက် ၁ တွင် “ဝ” ကိုဖြည့်ပါ။

အပိုင်း ဃ၊ အလျားကွက် ၆

အကျိုးအမြတ်မယူသောအဖွဲ့အစည်းများအား အခွန်ကင်းလွတ်ခွင့်ပေးသည့် အသားတင်ဝင်ငွေပမာဏ။ ဤအလျားကွက်တွင် Non-Profit Organization အဖြစ် ကင်းလွတ်ခွင့် တောင်းခံသည့် အသားတင်ဝင်ငွေပမာဏကို ဖော်ပြရန်ဖြစ်ပါသည်။ ပြည်တွင်း အခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန်ထမ်းမှတ်ပုံတင် အမှတ်(TIN)နှင့်အတူ ကင်းလွတ်ခွင့်တောင်းခံသည့် အသားတင်ဝင်ငွေကို မည်သို့ တွက်ချက်ထားသည်ဆိုခြင်းကို ဇယားဖြင့် ပူးတွဲတင်ပြပါ။

အပိုင်း ဃ၊ အလျားကွက် ၇

Non-Profit Organization (NPO) ကင်းလွတ်ခွင့်ပေးသည့် ဝင်ငွေနုတ်ပယ်ပြီး Grant Aid/ Concessional Loan ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များမနုတ်မီ စုစုပေါင်းအသားတင်ဝင်ငွေ။ အလျားကွက် ၅ မှ ၆ ကို နုတ်ပါ။ အသားတင်အရှုံးပေါ်ပါက “ဝ” ဟု ဖြည့်ပြီး အပိုင်း ဃ ၏ ကျန်အပိုင်းကိုကျော်၍ အပိုင်း ငါ အလျားကွက် ၁ တွင် “ဝ” ကိုဖြည့်ပါ။

အပိုင်း ဃ၊ အလျားကွက် ၈

နိုင်ငံတော်က ရယူဆောင်ရွက်သည့် ထောက်ပံ့ငွေများ (Grant Aid) နှင့် သက်သာသောချေးငွေ (Concessional Loan) တို့အရ အခွန်ကင်းလွတ်ခွင့်ပေးသည့် အသားတင်ဝင်ငွေပမာဏ။ ဤ

အလျားကွက်တွင် Grant Aid/ Concessional Loan ကင်းလွတ်ခွင့်ပြုသည့် အသားတင်ဝင်ငွေပမာဏကို ဖော်ပြရန်ဖြစ်ပါသည်။ အကယ်၍ သင့်အနေဖြင့် Grant Aid/ Concessional Loan အရ ကင်းလွတ်ခွင့်ပြုသည့် ခွင့်ပြုမိန့် ရရှိပါက ကင်းလွတ်ခွင့်ရသည့် ဝင်ငွေကို မည်သို့ တွက်ချက်ထားသည်ဆိုခြင်းကို ဇယားဖြင့် ပူးတွဲတင်ပြပါ။ သက်ဆိုင်ရာ ကင်းလွတ်ခွင့် အထောက်အထား မိတ္တူ ပူးတွဲတင်ပြပါ။

အပိုင်း ဃ၊ အလျားကွက် ၉

နိုင်ငံတော်က ရယူဆောင်ရွက်သည့် ထောက်ပံ့ငွေများ (Grant Aid) နှင့် သက်သာသောချေးငွေ (Concessional Loan) အရ ကင်းလွတ်ခွင့်ပေးသည့် ဝင်ငွေနုတ်ပယ်ပြီး သက်သာခွင့်များ မနုတ်မီ စုစုပေါင်းအသားတင်ဝင်ငွေ။ အလျားကွက် ၇ မှ ၈ ကို နုတ်ပါ။ အသားတင်အရှုံးပေါ်ပါက “ဝ” ဟု ဖြည့်ပြီး အပိုင်း ဃ ၏ ကျန်အပိုင်းကိုကျော်၍ အပိုင်း ငါ အလျားကွက် ၁ တွင် “ဝ” ကိုဖြည့်ပါ။

အပိုင်း ဃ၊ အလျားကွက် ၁၀

အခြေခံသက်သာခွင့် - သမဝါယမအသင်းများအတွက်သာ။ အလျားကွက် ၉ ကို ၂၀% ဖြင့် မြှောက်ပါ။ ရလဒ်သည် ကျပ် ၁၀,၀၀၀,၀၀၀ အောက်လျော့နည်းပါက ဤနေရာတွင် ဖြည့်ပါ။ သို့မဟုတ်လျှင် ကျပ် ၁၀,၀၀၀,၀၀၀ ဟု ဖြည့်ပါ။

အပိုင်း ဃ၊ အလျားကွက် ၁၁

လှူဒါန်းငွေမနုတ်ပယ်မီ စုစုပေါင်းအခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေ။ အလျားကွက် ၉ မှ ၁၀ ကို နုတ်ပါ။ ပြည်ပနေနိုင်ငံခြား သားဖြစ်ပါက ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆-က အရ လှူဒါန်းငွေများအတွက် နုတ်ပယ်ခွင့်များကို ခံစားခွင့်မရှိသည့်အတွက် အလျားကွက် ၁၁ မှ ပမာဏကို အလျားကွက် ၁၃ တွင် ဖြည့်ပါ။

အပိုင်း ဃ၊ အလျားကွက် ၁၂

ထည့်ဝင်ခဲ့သော လှူဒါန်းငွေများ။ နိုင်ငံတော်အဖွဲ့အစည်း အဆင့်ဆင့်က ကမကထပြုသော သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ အသိအမှတ်ပြုသော ဘာသာရေး သို့မဟုတ် ကုသိုလ်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုသို့ဖြစ်စေ၊ ယင်းကိစ္စများနှင့် သက်ဆိုင်သည့် ရန်ပုံငွေတစ်ရပ်ရပ်သို့ဖြစ်စေ လှူဒါန်းထည့်ဝင်ငွေကိုလည်း နုတ်ပယ်ရမည်။ ယင်းသို့ လှူဒါန်းထည့်ဝင်ငွေသည် အခွန်ထမ်း၏ အလျားကွက် ၁၁ တွင် ဖော်ပြထားသည့် စုစုပေါင်းအသားတင်ဝင်ငွေ၏ နှစ်ဆယ့်ငါးရာခိုင်နှုန်းနှင့် ညီမျှသောငွေထက် မပိုစေရ။ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးသူများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ခံရသူများအား ကယ်ဆယ်စောင့်ရှောက်ရေးတို့နှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများကို ဤကိစ္စရပ်အလို့ငှာ ကုသိုလ်ရေးဆိုင်ရာ အဖွဲ့အစည်းများအဖြစ် ထည့်သွင်းထားသည်။

အပိုင်း ဃ၊ အလျားကွက် ၁၃

စုစုပေါင်းအခွန်စည်းကြပ်ထိုက်သောဝင်ငွေ(အရှုံး)။ အလျားကွက် ၁၁ မှ ၁၂ ကို နုတ်ပြီး ဤအလျားကွက် ၁၃ တွင် ဖြည့်ပါ။ ဤပမာဏကို အပိုင်း ငါ အလျားကွက် ၁ တွင်လည်း ဖြည့်ပါ။

အပိုင်း c - အခွန်ငွေတွက်ချက်ခြင်း

အပိုင်း c ၊ အလျားကွက် ၂

အောက်ဖော်ပြပါနှုန်းထားများအပေါ် အခြေခံ၍ အခွန်ငွေ တွက်ချက်ပါသည်-

- မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရဖြစ်စေ၊ ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေအရဖြစ်စေ မြန်မာနိုင်ငံ ၌ မှတ်ပုံတင်၍ ဖွဲ့စည်းတည်ထောင်ထားသောကုမ္ပဏီများ။ ယင်းကုမ္ပဏီက ရရှိသည့်ကျပ်ငွေဖြင့် စုစုပေါင်း အသားတင် အမြတ်ဝင်ငွေအပေါ် ၂၂% ဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။ ပုဒ်မ ၆ အရ သက်သာခွင့်များနှင့် မသက်ဆိုင်ပါ။
- ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီများ။ ယင်းကုမ္ပဏီက ရရှိသည့်ကျပ်ငွေဖြင့် စုစုပေါင်း အသားတင် အမြတ်ဝင်ငွေအပေါ် ၁၇% ဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။ ပုဒ်မ ၆ အရ သက်သာခွင့်များနှင့် မသက်ဆိုင်ပါ။
- အခြေခံသမဝါယမအသင်းများ။ တစ်ဦးချင်းပုဂ္ဂိုလ်အပေါ် အခွန်စည်းကြပ်သည့်နှုန်းကို အသုံးပြုရမည်ဖြစ်သည်။
- အခြေခံသမဝါယမအသင်းမှအပဖြစ်သော သမဝါယမ အသင်းများ။ အခွန်နှုန်းထားသည် အခွန်စည်းကြပ်ထိုက်သော ဝင်ငွေအပေါ် ၂၂% ဖြစ်သည်။
- နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ။ အခွန်နှုန်းထားသည် စုစုပေါင်းအသားတင်အမြတ်ဝင်ငွေအပေါ် ၂၂% ဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ ပုဒ်မ ၆ အရ သက်သာခွင့်များနှင့် မသက်ဆိုင်ပါ။
- ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း ကဏ္ဍတွင် ပါဝင်လုပ်ကိုင်သည့် ပုဂ္ဂိုလ်စု။ အခွန်နှုန်းထားသည် စုစုပေါင်း အသားတင်အမြတ်ဝင်ငွေအပေါ် ၂၅% ဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။ ပုဒ်မ ၆ အရ သက်သာခွင့်များနှင့် မသက်ဆိုင်ပါ။

(မှတ်ချက်။ ကျသင့်သည့်အခွန်ကို တွက်ချက်သတ်မှတ်ရာတွင် ပြား ၅၀ အောက်နည်းသော အခွန်ငွေကို ထည့်သွင်းမတွက်ချက်ဘဲ ပြား ၅၀ နှင့် တစ်ကျပ်အကြားရှိ အခွန်ငွေကို တစ်ကျပ်ဟု ထည့်သွင်းတွက်ချက်ရမည်။)

အပိုင်း c ၊ အလျားကွက် ၃က

သုံးလတစ်ကြိမ် အရစ်ဖြင့် ပေးဆောင်ထားသော ကြိုတင်ခွန် စုစုပေါင်း။ ဤအလျားကွက်တွင် ၂၀၂၄-၂၀၂၅ ဝင်ငွေနှစ် (၁ ဧပြီလ ၂၀၂၄ မှ ၃၁ မတ်လ ၂၀၂၅ ထိ) အတွင်း သုံးလပတ်နှုန်း ဖြင့် စုစုပေါင်းပေးသွင်းထားသည့် ဝင်ငွေခွန်ကို ဖြည့်ပါ။ အခွန်များကို အရစ်ကျပေးဆောင်ရမည်ဆိုလျှင် ၁၀ ဇူလိုင်လ ၂၀၂၄၊ ၁၀ အောက်တိုဘာလ ၂၀၂၄၊ ၁၀ ဇန်နဝါရီ ၂၀၂၅ နှင့် ၁၀ ဧပြီလ ၂၀၂၅ ထက် နောက်မကျစေဘဲ ပေးသွင်းခဲ့ပြီး ဖြစ်ရမည်။

အပိုင်း c၊ အလျားကွက် ၃ခ

ပင်ရင်းမှနှုတ်ယူပေးခြင်း ခံရသည့်ဝင်ငွေခွန်။ အောက်ဖော်ပြပါ ဝင်ငွေအမျိုးအစားများပေါ်တွင် နုတ်ယူခြင်းခံရသည့်အခွန်များကို ဤနေရာတွင် ဖြည့်သွင်းပါ-

- ပြည်ပနေနိုင်ငံခြားသားအား ပေးသည့် အတိုးပေးငွေများ အတွက် ၁၅%။
- လိုင်စင်၊ ကုန်အမှတ်တံဆိပ်နှင့် မူပိုင်အခွင့်အရေးစသည် တို့ကို အသုံးချခွင့်ပြုသည့်အတွက် ပေးရသော ပေးချေငွေများတွင် ပြည်တွင်းနေနိုင်ငံသားများနှင့် ပြည်တွင်းနေနိုင်ငံခြားသားများအတွက် ၁၀%၊ ပြည်ပနေနိုင်ငံခြားသားများအတွက် ၁၅%။
- တင်ဒါစနစ်/ လေလံစနစ်/ ဈေးပြိုင်ခေါ်ယူသည့်စနစ်/ ကန်ထရိုက်စာချုပ်/ သဘောတူစာချုပ်/ အခြားစနစ် တစ်ခုခုဖြင့် နိုင်ငံတော်အတွင်းပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးစေခြင်းတို့အပေါ် ပေးချေမှုများတွင် ပြည်တွင်းနေနိုင်ငံသားများနှင့် ပြည်တွင်းနေနိုင်ငံခြားသားများအတွက် ၂%၊ ပြည်ပနေနိုင်ငံခြားသားများအတွက် ၂.၅ %။

အပိုင်း c၊ အလျားကွက် ၃ဂ

အကောက်ခွန်ဦးစီးဌာနသို့ ပေးသွင်းထားသည့် ဝင်ငွေခွန်။ ကုန်ပစ္စည်းတင်သွင်းခြင်းနှင့် တင်ပို့ခြင်းများအတွက် အကောက်ခွန်ဦးစီးဌာနသို့ ပေးသွင်းထားသည့် အခွန်များကို ဤနေရာတွင် ဖြည့်သွင်းပါ။

အပိုင်း c၊ အလျားကွက် ၃ဃ

အခွန်နှစ်ထပ်မကျသင့်စေရေးစာချုပ်ဝင်နိုင်ငံများရှိ နိုင်ငံခြား အစိုးရများထံသို့ ပေးဆောင်ခဲ့သောဝင်ငွေခွန်။ အခွန်နှစ်ထပ်မကျသင့်စေရေး စာချုပ်ဝင်နိုင်ငံများသို့ ပေးဆောင်ထားသည့် အခွန်ပမာဏကို ဤအလျားကွက်တွင် ဖြည့်ပါ။ အခွန်ထမ်း၏ ကိုယ်ရေးအချက်အလက်အပိုင်းရှိ အလျားကွက် ဂ တွင် အခွန်နှစ်ထပ် မကျသင့်စေရေး စာချုပ်ဝင်နိုင်ငံကို ဖြည့်စွက်ပါ။

အပိုင်း c၊ အလျားကွက် ၃င

ယခုနှစ်သို့ သယ်ယူလာသည့် ယခင်နှစ်တွင် ပိုမိုပေးဆောင်ထားခဲ့သော အခွန်ပမာဏ။ ဤနှစ်အခွန်အတွက် အသုံးပြုရန် ဆုံးဖြတ်ထားသော ယခင်နှစ်မှ ပိုမိုပေးဆောင်ထားခဲ့သော အခွန်ပမာဏကို ဤအလျားကွက်တွင် ဖြည့်ပါ။

အပိုင်း c၊ အလျားကွက် ၃စ

စုစုပေါင်းပေးဆောင်ထားသည့်ငွေ။ အပိုင်း c၊ အလျားကွက် ၃က၊ ၃ခ၊ ၃ဂ၊ ၃ဃ နှင့် ၃င တို့ကို ပေါင်း၍ စုစုပေါင်းပမာဏကို ဖြည့်ပါ။ (မှတ်ချက်။ ကျသင့်သည့်အခွန်ကို တွက်ချက်သတ်မှတ်ရာတွင် ပြား ၅၀ အောက်နည်းသော အခွန်ငွေကို ထည့်သွင်းမတွက်ချက်ဘဲ ပြား ၅၀ နှင့် တစ်ကျပ်အကြားရှိ အခွန်ငွေကို တစ်ကျပ်ဟု ထည့်သွင်းတွက်ချက်ရမည်။)

အပိုင်း c၊ အလျားကွက် ၄

ပေးဆောင်ရန်ကျန်ပမာဏ။ အလျားကွက် ၄ ရှိ ပမာဏသည် ကြေညာလွှာတင်သွင်းချိန်တွင် ပေးဆောင်ရန် ကျန်ရှိသည့် အခွန် ဖြစ်သည်။

ကျသင့်အခွန်ကို www.ird.gov.mm website မှတစ်ဆင့် MPU ကဒ်ဖြင့်ဖြစ်စေ၊ ပုဂ္ဂလိကဘဏ်ခွဲများမှတစ်ဆင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-Net (RTGS) စနစ်ရှိ Customer

Credit Transfer Function (CCT) ကို အသုံးပြု၍ဖြစ်စေ ပေးဆောင်နိုင်ပါသည်။ MPUနှင့် CBM-Net မှတစ်ဆင့် ပေးဆောင်ခြင်းများအတွက် မြန်မာ့စီးပွားရေးဘဏ်၏ သက်ဆိုင်ရာငွေစာရင်းသို့ အခွန်ငွေလက်ခံရရှိသည်နှင့် တစ်ပြိုင်နက် ပြည်တွင်းအခွန်များဦးစီးဌာနမှ လုံခြုံမှုအဆင့် (QR Code) ပါသော အခွန်ငွေလက်ခံရရှိကြောင်း အကြောင်းကြားစာအား အီးမေးလ်မှတစ်ဆင့် ပေးပို့မည်ဖြစ်ပါသည်။ ထိုအကြောင်းကြားစာအား ချလန်ကဲ့သို့ပင် မှတ်တမ်းအဖြစ် သိမ်းထားရမည်။

အပိုင်း ငါး ၄ ၊ အလျားကွက် ၅

ပို၍ပေးဆောင်ထားသောပမာဏ။ အလျားကွက် ၅ ရှိ ပမာဏသည် အခွန်ကြေညာလွှာ တွက်ချက်မှု မှန်ကန်ပါက ယခုကြေညာလွှာ တင်သွင်းသည့်နှစ်အတွက် ပို၍ပေးဆောင်ထားသော ပမာဏဖြစ်သည်။

အခွန်ထမ်းပေးဆောင်ထားသည့် အခွန်ပမာဏသည် စည်းကြပ်သည့်ပမာဏ သို့မဟုတ် ပေးဆောင်ရန်တာဝန်ရှိသည့် ပမာဏထက် ကျော်လွန်နေပါက ယင်းပိုငွေကို ပြန်အမ်းမည်ဖြစ်ပြီး ယင်းသို့ပြန်အမ်းရာတွင်-

- (က) အခွန်ထမ်း ပေးဆောင်ရမည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေနှင့် သက်ဆိုင်သည့် စည်းကြပ်ပြီးသည့် အခွန်၊ အတိုး သို့မဟုတ် ဒဏ်ကြေးငွေများကို ခုနှိမ်မည်၊
- (ခ) ထို့ပြင် ကျန်ရှိသည့် ပြန်အမ်းငွေပမာဏမှ လာမည့် ၁၂ လအတွင်း အခွန်ထမ်းပေးဆောင်ရမည့် အခွန်တာဝန်ကို ကြိုတင်ခွန်အဖြစ် ခုနှိမ်မည်၊
- (ဂ) အထက်ပါ (က)၊ (ခ)နှင့် မဆန့်ကျင်စေဘဲ ပြန်အမ်းရန်ရှိသည့် ပမာဏအားလုံးကို ပြန်အမ်းပေးမည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ပြန်အမ်းငွေ သို့မဟုတ် ခုနှိမ်ခွင့်ကို စည်းကြပ်မှုနှင့် စပ်လျဉ်းသည့် သက်ဆိုင်ရာအခွန်ကာလ ကုန်ဆုံးပြီး ခြောက်နှစ်အတွင်း အခွန်ထမ်းက လျှောက်ထားတောင်းခံခြင်း သို့မဟုတ် ယင်းကာလအတွင်း ညွှန်ကြားရေးမှူးချုပ်က တွေ့ရှိဆောင်ရွက်ခြင်း ဖြစ်မှသာ ခွင့်ပြုမည်ဖြစ်သည်။

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃ နှင့်အညီ ဆောင်ရွက်ပြီးနောက် ပိုမိုပေးသွင်းခဲ့သော ပမာဏကျန်ရှိနေပြီး ယင်းကို နောင်လာမည့်အခွန်နှစ်အတွက် အသုံးပြုလိုပါက အလျားကွက် ၅ ရှိ အကွက်တွင် အမှတ်ခြစ်ပါ။

အပိုင်း ၈ ၊ ဘဏ္ဍာရေးရှင်းတမ်း

၂၀၂၄ မတ်လ ၃၁ ရက်နှင့် ၂၀၂၅ မတ်လ ၃၁ ရက်နေ့တို့တွင် ကုန်ဆုံးမည့်နှစ်များအတွက် ငွေစာရင်းများနှင့် မှတ်တမ်းများတွင် ဖော်ပြထားသောပမာဏကို ဖြည့်ပါ။ ဘဏ္ဍာရေးရှင်းတမ်းများအတွက် ရှင်းလင်းချက်မိတ္တူကို ပူးတွဲတင်ပြပါ။ ဘဏ္ဍာရေးရှင်းတမ်း မိတ္တူအပြည့်အစုံကို ပူးတွဲ တင်ပြရန် မလိုအပ်ပါ။ လက်ကျန်ရှင်းတမ်း (Balance Sheet) တွင် ဖြည့်သွင်းရမည့် အကွက်တိုင်းတွင် ဘဏ္ဍာရေးအချက်အလက်များ သေချာ

ပြည့်စုံစွာ ဖြည့်သွင်းပါ။ အပိုင်း ၈၊ အလျားကွက်များရှိ စာသားများကို ပြောင်းလဲရေးသားခြင်း မပြုပါနှင့်။

စုစုပေါင်းတန်ဖိုးလျော့ သို့မဟုတ် စုစုပေါင်း အရစ်ကျခန့်မိခြင်းအတွက် ပမာဏကို ကွင်းစကွင်းပိတ်နှင့် အလျားကွက် ၂၁၊ ၃၁ နှင့် ၅၁ တို့တွင် ဖော်ပြပါ။ ကွင်းစကွင်းပိတ်နှင့် ဖော်ပြခြင်းသည် အနုတ်လက္ခဏာသဘောဖြစ်သည့်အတွက် အလျားကွက် ၂၁ သို့မဟုတ် ၃၁ သို့မဟုတ် ၅၁ တွင် အနုတ်လက္ခဏာ ထပ်ထည့်၍ ဖော်ပြရန်မလိုပါ။

အပိုင်း ဆ ၊ စာရင်းအရ ဝင်ငွေ (အရှုံး)ကို အခွန်စည်းကြပ်ထိုက်သော ဝင်ငွေနှင့် ပြန်လည်စာရင်းကိုက်ညီခြင်း

အလျားကွက် ၁ တွင် သင်၏ ငွေစာရင်းစာအုပ်များနှင့် မှတ်တမ်းတွင် ဖော်ပြထားသော ဝင်ငွေ (သို့) အရှုံးကို ဖြည့်သွင်းရမည်။ ကုမ္ပဏီ၏အခွန် စည်းကြပ်ထိုက်သည့် ဝင်ငွေကို ဖော်ပြရန် မလိုပါ။ စီးပွားရေးနှင့် ပိုင်ဆိုင်ပစ္စည်းမှ ဝင်ငွေ (သို့) အရှုံးကို ဖော်ပြရမည်။

အလျားကွက် ၃၊ ၄၁၊ ၄၈၊ ၆၊ ၈၈ သို့မဟုတ် ၈၈ အတွက် ငွေပမာဏ ဖော်ပြထားပါက လိုအပ်သောဇယားများ ပူးတွဲဖော်ပြရန် လိုအပ်ပါသည်။

အပိုင်း ဆ ၊ အလျားကွက် ၁၀

စုစုပေါင်းအခွန်စည်းကြပ်မည့်ဝင်ငွေ။ အပိုင်း(ဃ)၊ အလျားကွက် (၁၃) တွင် အခွန်စည်းကြပ်ထိုက်သည့်ဝင်ငွေ ပေါ်ပေါက်ပါက အဆိုပါ အပိုင်း(ဃ)၊ အလျားကွက် (၁၃) ရှိ ပမာဏနှင့်ကိုက်ညီရပါမည်။ သို့ရာတွင် အခွန်စည်းကြပ်ထိုက်သည့်ဝင်ငွေ ပေါ်ပေါက်သော်လည်း ယခင်ဘဏ္ဍာနှစ်များမှ သယ်ယူလာသော ဆုံးရှုံးငွေများရှိပါက အဆိုပါ ဆုံးရှုံးငွေများ မနုတ်ပယ်မီ အပိုင်း(ဃ)၊ အလျားကွက် (၁-ဃ) ပမာဏနှင့် ကိုက်ညီရပါမည်။ ထို့ပြင် အပိုင်း (ဃ)၊ အလျားကွက် (၁-ဃ) တွင် အသားတင် အရှုံးပေါ်ပေါက်ပါက အဆိုပါအလျားကွက်ရှိ ပမာဏနှင့် ကိုက်ညီရပါမည်။

ကုမ္ပဏီ/ အဖွဲ့အစည်းအနေဖြင့် MIC/ SEZ/ အခြားအခွန်ဆိုင်ရာ ကင်းလွတ်ခွင့်ရရှိထားပါက ကင်းလွတ်ခွင့်ရရှိသည့် အပိုင်း (ဃ)၊ အလျားကွက် (၄၊ ၆၊ ၈) ရှိ ပမာဏတို့ နုတ်ပယ်ပြီး ကျန်ပမာဏနှင့် ကိုက်ညီရပါမည်။

ဆောင်ရွက်ခယူ၍ ကြေညာလွှာ ဖြည့်သွင်းသူ၏ ကတိဝန်ခံချက်

ဤကြေညာလွှာ မတင်သွင်းမီ စာမျက်နှာ ၇ ၌ ဆောင်ရွက်ခယူ၍ ကြေညာလွှာ ဖြည့်သွင်းသူ (ဥပမာ။ သင်၏ စာရင်းကိုင် သို့မဟုတ် စာရင်းစစ်ဆေးသူ) အား ဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်။ အကယ်၍ သင်၏ဝန်ထမ်းတစ်ဦးမှ ကြေညာလွှာကို ပြင်ဆင်ပေးခြင်းဖြစ်ပါက ဤအပိုင်းတွင် လက်မှတ်ရေးထိုးရန် မလိုပါ။

စာရွက်စာတမ်း လိမ်ညာတင်သွင်းခြင်းသည် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၇ ကို ချိုးဖောက်ခြင်းဖြစ်သည်ကို သတိပြု စေလိုပါသည်။

အခွန်ထမ်း(သို့)ကိုယ်စားလှယ်၏ ကတိဝန်ခံချက်

ဤကြေညာလွှာကို မတင်သွင်းမီ စာမျက်နှာ ၈ တွင် လက်မှတ် ထိုးရမည်။

- ပုဂ္ဂိုလ်တစ်ဦးတည်းဖြစ်ပါက ထိုပုဂ္ဂိုလ်မှ လက်မှတ်ရေး ထိုးရမည်။
- သမဝါယမအသင်းအဖွဲ့ဖြစ်ပါက ဥက္ကဋ္ဌ (သို့) အတွင်းရေး မှူးမှ လက်မှတ်ရေးထိုးရမည်။
- ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီ၏ကိုယ်စားလှယ်၊ အတွင်းရေးမှူး (သို့) အထွေထွေမန်နေဂျာ (သို့) မန်နေဂျာမှ လက်မှတ် ရေးထိုးရမည်။
- အစိုးရအဖွဲ့အစည်းဖြစ်ပါက စီမံရေးရာ (သို့) ငွေစာရင်း ဌာနမှတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးမှ လက်မှတ်ရေးထိုးရမည်။

စာရွက်စာတမ်း လိမ်ညာတင်သွင်းခြင်းသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၇ ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အသိပေး လိုပါသည်။